

ဒေသစာပေ

AWIG-AWIG

ကျေးရွာအုပ်စု

DESA PAKRAMAN MANIKYANG



DESA PAKRAMAN MANIKYANG

ကျေးရွာအုပ်စု

DESA MANIKYANG, KECAMATAN SELEMADEG,

ကျေးရွာအုပ်စု

KABUPATEN TABANAN

၂၀၁၇

WARSA 2017



ꦫꦤ꧀ꦠꦁꦠꦮꦶꦒꦠꦮꦶꦒꦢꦱꦥꦏꦫꦩꦩꦠꦤꦶꦏꦶꦪꦁꦒ
 BANTANG AWIG-AWIG DESA PAKRAMAN MANIKYANG

		2019
		Kata
ꦧꦸꦂꦠꦶꦱꦸ	-----	1-7
BURDDHA CITTA	-----	1
ꦧꦫꦠꦩꦱꦫꦒ	ꦧꦫꦠꦤꦮꦮꦢꦔꦁꦒ	1-3
PRATHAMAS SARGAH	BRANTAN WAWIDAYAN	2
ꦢꦮꦠꦶꦲꦱꦫꦒ	ꦢꦮꦠꦶꦲꦱꦫꦒꦠꦠꦶꦱ	3-4
DWITIAS SARGAH	PAMKUKUH LAN PATIB	4
ꦢꦮꦠꦶꦲꦱꦫꦒ	ꦱꦶꦏꦫꦠꦠꦫꦠꦫꦩꦤꦶꦏꦶꦪꦁꦒ	5-6
TRITIAS SARGAH	SIKERTA TATA PAKRAMAN	6
	ꦧꦸꦂꦠꦶꦱꦸꦫꦠꦫꦩꦤꦶꦏꦶꦪꦁꦒ	7-9
	Paket 1 Indik Kraja	8
	ꦧꦸꦂꦠꦶꦱꦸꦫꦠꦫꦩꦤꦶꦏꦶꦪꦁꦒ	9-11
	Paket 2 Indik Prajara Ino Kera Desa	12
	ꦧꦸꦂꦠꦶꦱꦸꦫꦠꦫꦩꦤꦶꦏꦶꦪꦁꦒ	13-15
	Paket 3 Indik Kothul	17
	ꦧꦸꦂꦠꦶꦱꦸꦫꦠꦫꦩꦤꦶꦏꦶꦪꦁꦒ	18-19
	Paket 4 Indik Peranac	20
	ꦧꦸꦂꦠꦶꦱꦸꦫꦠꦫꦩꦤꦶꦏꦶꦪꦁꦒ	21-23
	Paket 5 Indik Derasan Desa	25
	ꦧꦸꦂꦠꦶꦱꦸꦫꦠꦫꦩꦤꦶꦏꦶꦪꦁꦒ	26-28
	Paket 6 Indik Perancangan Bangk	29
ꦢꦮꦠꦶꦲꦱꦫꦒ	ꦢꦮꦠꦶꦲꦱꦫꦒ	30-31
LATURIHAS SARGAH	SIKERTA TATA AGAMA	32
	ꦧꦸꦂꦠꦶꦱꦸꦫꦠꦫꦩꦤꦶꦏꦶꦪꦁꦒ	33-35
	Paket 1 Indik Desa Yulaya	36

ꦫꦤ꧀ꦠꦁꦠꦮꦶꦒꦠꦮꦶꦒꦢꦱꦥꦏꦫꦩꦩꦠꦤꦶꦏꦶꦪꦁꦒ



បញ្ជីវត្តមានទី១ ឃុំ.....	17
Palet 2 Indik Resi Yadhya	32
បញ្ជីវត្តមានទី២ ឃុំ.....	17
Palet 3 Indik Pasa Yadhya	34
បញ្ជីវត្តមានទី៣ ឃុំ.....	18
Palet 4 Indik Mamasa Yadhya	41
បញ្ជីវត្តមានទី៤ ឃុំ.....	18
Palet 5 Indik Bhuta Yadhya	42

**ប្រជុំរាជ្យ
ANCAMAS SARGAH**

សូត្រ ២២២ បុរាណាដិ	101
SUKERTA TATA PAWONGAN	44
បញ្ជីវត្តមានទី១ បុរាណាដិ	101
Palet 1 Indik Pawowahan	44
បញ្ជីវត្តមានទី២ បុរាណាដិ	101
Palet 2 Indik Nyapihan	49
បញ្ជីវត្តមានទី៣ បុរាណាដិ	101
Palet 3 Indik Sentana	50
បញ្ជីវត្តមានទី៤ បុរាណាដិ	101
Palet 4 Indik Warisan	53

**ប្រជុំរាជ្យ
ASTHAS SARGAH**

សូត្រ ២២២ បុរាណាដិ	101
SUKERTA TATA PALEMAHAN	54
បញ្ជីវត្តមានទី១ បុរាណាដិ	101
Palet 1 Indik Kuning, Tegal, lan Cilik	54
បញ្ជីវត្តមានទី២ បុរាណាដិ	101
Palet 2 Indik Pupoyonan	56
បញ្ជីវត្តមានទី៣ បុរាណាដិ	101
Palet 3 Indik Wawangunan	58
បញ្ជីវត្តមានទី៤ បុរាណាដិ	101
Palet 4 Indik Wawangunan	59
បញ្ជីវត្តមានទី៥ បុរាណាដិ	101
Palet 5 Indik Bhaya	60



Uraun...
pawitan Tri Kaya paka beyu pamanan desane, mawitan desane paka
sawitan...
mawitan...

- da. mawitan...
da. Palembang, nggih paka : sakawitig paka ngan, ngal, urak, mawah
paman...
saka sakawitig desane pamanan, paka saka saka desane
mawitan...
Adang pamanan...
saka jagalita, paka mawitan...
paka paman...
mawitan...
mawitan...



ប្រធានដំបូង
PRATHAMAS SARGAH
សម្រាប់ប្រជាជន
ARAN LAN WAWIDANGAN DESA
សហគមន៍
Pawus I

- (1) ជន ប្រកាន់ ព្រះពុទ្ធសាសនា ប្រកាន់ ប្រាសាទ វិជ្ជា
- (1) Desa pakraman pundi rawasa Desa Pakraman Mankyang
ក្នុង ឃុំ ប្រាសាទ វិជ្ជា ឃុំ ប្រាសាទ វិជ្ជា ឃុំ ប្រាសាទ វិជ្ជា :
- (2) Jelas kakawati wawidanganya rawasa nyatur desa, inggih patika
- ១៧ និមិត្តសញ្ញា / ឃុំ ប្រាសាទ វិជ្ជា : និមិត្តសញ្ញា ឃុំ ប្រាសាទ វិជ្ជា ឃុំ ប្រាសាទ វិជ្ជា
- ២១. Sisi lach/kaler : Sisi kaler Desa Pakraman Wanagri Jar
និមិត្តសញ្ញា ឃុំ ប្រាសាទ វិជ្ជា
- ២៧ និមិត្តសញ្ញា / ឃុំ ប្រាសាទ វិជ្ជា : Sisi kaler Desa Pakraman Komelag
និមិត្តសញ្ញា ឃុំ ប្រាសាទ វិជ្ជា
- ៣១. Sisi wera/kangin : Sisi kaler Tegal Yeh Uten lan sin
ឃុំ ប្រាសាទ វិជ្ជា
- ៣៧ និមិត្តសញ្ញា / ឃុំ ប្រាសាទ វិជ្ជា : Sisi kaler Desa Pakraman Komelag
និមិត្តសញ្ញា ឃុំ ប្រាសាទ វិជ្ជា
- ៣១. Sisi kaler/kaler : Sisi kaler Desa Pakraman Selamabag
និមិត្តសញ្ញា ឃុំ ប្រាសាទ វិជ្ជា
- ៣៧ និមិត្តសញ្ញា / ឃុំ ប្រាសាទ វិជ្ជា : Sisi kangin Tegal Yeh Uten
និមិត្តសញ្ញា ឃុំ ប្រាសាទ វិជ្ជា
- ៣១. Sisi kaler/kaler : Sisi kaler Tegal Yeh Uten
និមិត្តសញ្ញា ឃុំ ប្រាសាទ វិជ្ជា
- (3) Jelas kakawati wawidangan rawa kangin artek wasa artek artek ring
ឃុំ ប្រាសាទ វិជ្ជា ឃុំ ប្រាសាទ វិជ្ជា
- ១៧. wasa artek artek
ឃុំ ប្រាសាទ វិជ្ជា ឃុំ ប្រាសាទ វិជ្ជា
- (4) Sisi kaler/kaler, artek ring, Jelas kakawati wawidangan rawa kangin
និមិត្តសញ្ញា ឃុំ ប្រាសាទ វិជ្ជា
- ១៧. wasa artek artek : wasa artek artek artek
ឃុំ ប្រាសាទ វិជ្ជា ឃុំ ប្រាសាទ វិជ្ជា
- ២១. Pajel artek artek artek artek artek artek artek artek artek
ឃុំ ប្រាសាទ វិជ្ជា ឃុំ ប្រាសាទ វិជ្ជា



၈၅ ရှေးကျွန်းတို့၏ ဝမ်းကျောင်း ပုဂံတို့၏ ကျေးရွာတို့ ပါဝင်သည်။
 ၈၆. Setra, carik miwah tegal sane wenten ring kakawub wawidangan desa
 ပထမကျွန်း၏ မိကကရီ ပထမကျွန်း၊ ပထမကျွန်း၊
 ပထမကျွန်း၊ ပထမကျွန်း၊ ပထမကျွန်း၊
 ပထမကျွန်း၊ ပထမကျွန်း၊ ပထမကျွန်း၊
 ပထမကျွန်း၊ ပထမကျွန်း၊ ပထမကျွန်း၊
 ပထမကျွန်း၊ ပထမကျွန်း၊ ပထမကျွန်း၊

- Desa pakraman paniki kaepel dados 5 (limang) banjar pakraman, iurine :
- ၈၇. ကျွန်းပထမကျွန်း၊
 - ၈၈. Banjar Pakraman Mentayang;
 - ၈၉. ကျွန်းပထမကျွန်း၊
 - ၉၀. Banjar Pakraman Gunung;
 - ၉၁. ကျွန်းပထမကျွန်း၊
 - ၉၂. Banjar Pakraman Apitah;
 - ၉၃. ကျွန်းပထမကျွန်း၊
 - ၉၄. Banjar Pakraman Asemat;
 - ၉၅. ကျွန်းပထမကျွန်း၊
 - ၉၆. Banjar Pakraman Cepela;

၉၇. ဝမ်းကျောင်းတို့၏ ပထမကျွန်း၊ ပထမကျွန်း၊ ပထမကျွန်း၊ ပထမကျွန်း၊
 ၉၈. Awig-awig, panyan miwah sahanan pakraman desa, manggeh kahejwang ring
 ကိုယ်ကျွန်းတို့၏ ကျေးရွာတို့ ပထမကျွန်း၊ ပထမကျွန်း၊ ပထမကျွန်း၊
 jener kakawub wawidangan desa pakraman paniki sami, anantakan apenika
 ကျွန်း ပထမကျွန်း၊ ပထမကျွန်း၊ ပထမကျွန်း၊
 banjar pakraman teater kawawangang samti awig-awig malih



သို့ရိမသွင်ကုရု
DWIHYAS SARGAH
ပရိသတ်ကုရု ပရိသတ်ကုရု
PAMEKUKUH LAN PATHIS
ပရိသတ်ကုရု

Parwa 2

အဘယ့်အတွက် ဤကုရု ပရိသတ်ကုရု ပရိသတ်ကုရု
Desa Pakraman Manukyang ngamanggelang pamukukuh, minakali :

၂၇၇. ပရိသတ်ကုရု

(၁) Pancasila

၂၇၈. ဤကုရု ပရိသတ်ကုရု

(၂) Undang-Undang Dasar 1945

၂၇၉. ဤကုရု ပရိသတ်ကုရု ပရိသတ်ကုရု

(၃) Te. Hwa Karas, mazat Indocara Agama Hindu.

၂၈၀. ပရိသတ်ကုရု ပရိသတ်ကုရု

(၄) Hak Azasi Manusia (HAM).

၂၈၁. ပရိသတ်ကုရု ပရိသတ်ကုရု

(၅) Desa Provinsi. Mazat ngamanggelang Desa Pakraman.

ပရိသတ်ကုရု

Parwa 3

ဤကုရု ပရိသတ်ကုရု

Lawa Pathis Desa Pakraman Manuk-ung :

၂၇၇. ဤကုရု ပရိသတ်ကုရု ပရိသတ်ကုရု

(၁) Mikulutan minak ngajepura Saeg Nyang Agama

၂၇၈. ဤကုရု ပရိသတ်ကုရု ပရိသတ်ကုရု

(၂) Ngajepura min ngajepura ngajepura

၂၇၉. ဤကုရု ပရိသတ်ကုရု ပရိသတ်ကုရု

(၃) Ngajepura ngajepura dan saha ngajepura saha lan minakali

ဒုတိယပတ်စု
TRITYAN SARGAH
ပုဂံတေ တေတ ပတုတေတ
SUKERTA TATA PAKRAMAN

ပတုတေတ
Palet I
ဟိန္ဒူတေ
Indik Krana
ပတုတေတ
Pawos 4

ပတုတေတေ တေတေပတုတေတေပတုတေတေတေတေ

Sukertang sang jenek mapamahan ting wawiglen wawidangan Desa
ပတုတေတေတေတေတေတေတေတေတေတေ

Pakraman Manik yang siranggeh wangs desa.

ဝဲတေတေတေ တေတေတေတေတေတေတေတေတေတေတေတေ

Wangs desa inuceo ting Lenga, linggahsace wener 3/4 ngangl wana :

ပတု တေတေတေ တေတေတေတေတေတေတေတေတေတေ

ba. Wangs desa sang manggama Hindu sa wana nangketan Kahangan

တေတေတေတေတေတေတေတေတေတေတေတေတေ

Desa Pakraman Manik yang siranggeh X atau Desa Pakraman Manik yang

ဝဲတေတေတေ တေတေတေတေတေတေတေတေတေတေ

aa. Wangs desa manggama Hindu sang wana nangketan ting pawongen

ဝဲတေတေတေတေတေတေတေတေတေတေတေတေတေ

mawah palumahan kawatten, siranggeh Krana Tania, sang siranggeh

ဝဲတေတေတေတေ

manik panoram

ဝဲတေတေတေတေတေတေတေတေတေတေတေတေတေ

ca. Wangs desa bewa manggama Hindu sang wana nangketan ting pawongen

ဝဲတေတေတေတေတေတေတေတေတေတေတေတေတေ

mawah palumahan kawatten, siranggeh Tania, sang siranggeh manik

ဝဲတေတေတေတေ

panoram



ສາມາດສຶກສາ :

Dasar pakraman :

1. ສາມາດສຶກສາ ບົດສຶກສາ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ

(1) Sahan krama desa sane sampi marebian, putat ngawit pisaka krama desa
ມາດາມ ມາດາມ

pengarep

1. ສາມາດສຶກສາ ບົດສຶກສາ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ

(2) Sarungsi krama, namat kremlahan kulawarganya, putat kemi siahli tunggi
ເລວນ ເລວນ

ayah-ayah :

1. ເລວນ ເລວນ ເລວນ ເລວນ

2. Ayahin ngarep.

3. ເລວນ ເລວນ ເລວນ

4. Ayahin bahu.

1. ສາມາດສຶກສາ ບົດສຶກສາ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ

(3) Sarungsi ngawit krama ngawit :

1. ສາມາດສຶກສາ ບົດສຶກສາ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ

2. Masep ing krama desa sane mawit saking jawawahan, asahi pitung cakra
ສາມາດສຶກສາ ບົດສຶກສາ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ

saking paper makala kalate.

3. ສາມາດສຶກສາ ບົດສຶກສາ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ

4. Masep ing krama desa sane mawit saking ngawit sate sating mawana
ສາມາດສຶກສາ ບົດສຶກສາ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ

desa kremlahan sate sarungsi.

1. ສາມາດສຶກສາ ບົດສຶກສາ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ

(4) Krama desa sane wewang ryada yan sampun karesida, lawang :

1. ສາມາດສຶກສາ ບົດສຶກສາ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ

2. Sarungsi mawana.

3. ສາມາດສຶກສາ ບົດສຶກສາ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ ມາດາມ

4. Yan sampun mawana sarungsi sate sarungsi.

- a) ពិសោធន៍ស្រាវជ្រាវលើសេចក្តីស្នើសុំ មេត្តាជួយស្រី
- ca. Risampun mayusa 70 warsa, yan tas maderbe pangelafah
 ដំណើរការស្រាវជ្រាវលើសេចក្តីស្នើសុំ មេត្តាជួយស្រី
- Sang saking sewosen desa yan sering tedun maknana desa ring Desa Pakraman
 មេត្តាជួយស្រី ក្នុងការស្រាវជ្រាវលើសេចក្តីស្នើសុំ មេត្តាជួយស្រី
- Manikyang, patut keni bahu-bahu naws pamogpog, sanc agungyime
 មេត្តាជួយស្រី ក្នុងការស្រាវជ្រាវ
- kasahring manut perarem.
- a) មេត្តាជួយស្រី ក្នុងការស្រាវជ្រាវលើសេចក្តីស្នើសុំ មេត្តាជួយស្រី
- b) Yan wentes krana saking sewosen desa sering agungyime maknana desa ring
 មេត្តាជួយស្រី ក្នុងការស្រាវជ្រាវលើសេចក្តីស្នើសុំ មេត្តាជួយស្រី
 Desa Pakraman Manikyang, patut kaduluun antuk sarat bebetangpan sere jangkep.

ហ្វូណូក្រាម
Figure 6

ហ្វូណូក្រាម រូបភាពស្រី
Woran dados krana desi, hawit:

- (1) Singsaning:
- ua) រូបភាព
- ba) Sada:
- ca) មេត្តាជួយស្រី ក្នុងការស្រាវជ្រាវលើសេចក្តីស្នើសុំ មេត្តាជួយស្រី
- ca. Minasa ngraga, manaxi pangajur liggit saking wasrepiat Desa
 មេត្តាជួយស្រី
- ca) Pakraman Manikyang:
- ca. Kasanyang, wafanawar pwal ring sere sere manaxi perarem desa, zana
 មេត្តាជួយស្រី ក្នុងការស្រាវជ្រាវលើសេចក្តីស្នើសុំ មេត្តាជួយស្រី
 tan kareat ring poudat perara agungyime lantik sereka sika, manaxi
 មេត្តាជួយស្រី ក្នុងការស្រាវជ្រាវ
 omter pouda ngajetan perarem.

- ၁၅၇) မိမိတို့အားကောင်းစွာ ကြည့်ရှုစောင့်ရှောက်ပေးပါ။
- ၁၅၈) Song wasan dadas krama desa tan polih pah-pahan dhuwen desa, wasawaning
ယခုလက်မှတ်ထိုးထားသော ဝါးပင်များကို ဝါးပင်များကို ဝါးပင်များကို ဝါးပင်များကို
pah pahan sate mawit saking utahan desa miwah tan polih panyaban
ဝါးပင်များကို ဝါးပင်များကို
medih sajerning ala cya.
- ၁၅၉) ဗုဒ္ဓကောင်းစွာ ကြည့်ရှုစောင့်ရှောက်ပေးပါ။
- ၁၆၀) Pende mahlawa wang ring desa pakramat, parat rasi utang inoap
ဝေဒကောင်းစွာ ကြည့်ရှုစောင့်ရှောက်ပေးပါ။
- ၁၆၁) Tala tiline nitinin wasan dadas krama desa inoap ring sring, kauling masi
လက်မှတ်ထိုးပါ။
- ၁၆၂) pararem.

ပုဒ်မိတ်
Pawit

- ၁၆၃) မိမိတို့အားကောင်းစွာ ကြည့်ရှုစောင့်ရှောက်ပေးပါ။
- ၁၆၄) Salsan krama desa, wasan krama dadas krama desa, wasan krama
လက်မှတ်ထိုးပါ။
- (1) Ayatan ngunap, wasan krama dadas krama desa, wasan krama
လက်မှတ်ထိုးပါ။
- (2) Ayatan bala, lower :
၁၆၅) Bala janten, wasan krama dadas krama desa, wasan krama
လက်မှတ်ထိုးပါ။
- ၁၆၆) Bala janten, wasan krama dadas krama desa, wasan krama
လက်မှတ်ထိုးပါ။
- ၁၆၇) Bala janten, wasan krama dadas krama desa, wasan krama
လက်မှတ်ထိုးပါ။
- ၁၆၈) Bala janten, wasan krama dadas krama desa, wasan krama
လက်မှတ်ထိုးပါ။
- ၁၆၉) Bala janten, wasan krama dadas krama desa, wasan krama
လက်မှတ်ထိုးပါ။
- ၁၇၀) Bala janten, wasan krama dadas krama desa, wasan krama
လက်မှတ်ထိုးပါ။

- ၂၇၄) နိဗ္ဗာန်တော် နာမိ ဟေတုသန္တတုပုဗ္ဗုတ္တရာဒ္ဓကံ ဝေဒ္ဓိယသျှိယောယောဂံ ဟေတု
- ၂၇၅) Rikala ngardi wawinguan marep kabutan desa pakraman, kramane sajaha
 နိဗ္ဗာန်တော် နာမိ ဟေတုသန္တတုပုဗ္ဗုတ္တရာဒ္ဓကံ ဝေဒ္ဓိယသျှိယောယောဂံ ဟေတု
- keni ayahan manut kecape ting ziang, taler keni potoman sabak: ring ser-
 ၂၇၆) ဟေတုသန္တတုပုဗ္ဗုတ္တရာဒ္ဓကံ ဝေဒ္ဓိယသျှိယောယောဂံ ဟေတု
- ha. Paturunan samsa wibhaga mane paturon:
 ၂၇၇) ဟေတုသန္တတုပုဗ္ဗုတ္တရာဒ္ဓကံ ဝေဒ္ဓိယသျှိယောယောဂံ ဟေတု
- na. Dams punia, dami, antasaryat: sang macika dami.
 ၂၇၈) ဟေတုသန္တတုပုဗ္ဗုတ္တရာဒ္ဓကံ ဝေဒ္ဓိယသျှိယောယောဂံ ဟေတု
- ၂၇၉) Krama desa, kodakkeang
 ၂၈၀) ဟေတုသန္တတုပုဗ္ဗုတ္တရာဒ္ဓကံ ဝေဒ္ဓိယသျှိယောယောဂံ ဟေတု
- ha. Magranghid desa: ba: huan agyale: paturon:
 ၂၈၁) နိဗ္ဗာန်တော် နာမိ ဟေတုသန္တတုပုဗ္ဗုတ္တရာဒ္ဓကံ ဝေဒ္ဓိယသျှိယောယောဂံ ဟေတု
- ၂) Rikala magranghid desa, ngemala, magang paturon: radinga, nardir:
 ၂၈၂) ဟေတုသန္တတုပုဗ္ဗုတ္တရာဒ္ဓကံ ဝေဒ္ဓိယသျှိယောယောဂံ ဟေတု
- ngatur brada, kalawasan, maseghe: dawa:
 ၂၈၃) နိဗ္ဗာန်တော် နာမိ ဟေတုသန္တတုပုဗ္ဗုတ္တရာဒ္ဓကံ ဝေဒ္ဓိယသျှိယောယောဂံ ဟေတု
- ၂) Kami desawahan saking desa wisaya:
 ၂၈၄) ဟေတုသန္တတုပုဗ္ဗုတ္တရာဒ္ဓကံ ဝေဒ္ဓိယသျှိယောယောဂံ ဟေတု
- ၃) Kapinging, buwite: rangkan, masepene, kagayarkesan,
 ၂၈၅) ဟေတုသန္တတုပုဗ္ဗုတ္တရာဒ္ဓကံ ဝေဒ္ဓိယသျှိယောယောဂံ ဟေတု
- set: sokman: duka
 ၂၈၆) ဟေတုသန္တတုပုဗ္ဗုတ္တရာဒ္ဓကံ ဝေဒ္ဓိယသျှိယောယောဂံ ဟေတု
- na. Dades ngawakilang ring jallat hawan, sira: wapan: macak dadi: set:
 ၂၈၇) ဟေတုသန္တတုပုဗ္ဗုတ္တရာဒ္ဓကံ ဝေဒ္ဓိယသျှိယောယောဂံ ဟေတု
- ၂) Dades ngawakilang ring jallat hawan, sira: wapan: macak dadi: set:
 ၂၈၈) ဟေတုသန္တတုပုဗ္ဗုတ္တရာဒ္ဓကံ ဝေဒ္ဓိယသျှိယောယောဂံ ဟေတု
- ၂) Magang ring desa rawan: malatman: agyale: paturon:
 ၂၈၉) ဟေတုသန္တတုပုဗ္ဗုတ္တရာဒ္ဓကံ ဝေဒ္ဓိယသျှိယောယောဂံ ဟေတု
- ၃) Agang: ala: paturon: macak: ring: ueng, kanti: rang: manut
 ၂၉၀) ဟေတုသန္တတုပုဗ္ဗုတ္တရာဒ္ဓကံ ဝေဒ္ဓိယသျှိယောယောဂံ ဟေတု
- paturon.

- ក) នាវាស្ម័គ្រចំពោះបណ្តាសត្វស្រស់ស្រាយ ឬសត្វល្អិត
- ឆ) Dades nyeladi utawi nyuksukin krama ngarep san sampun marabasi.
 17 (pulus) warna utawi sampun marabian.

ឃុំចាស់ទី១៖
 Pados 8

ឃុំចាស់ទី១៖ ឃុំចាស់ទី១៖

Kapuhun krama tamiu lan tamiu:

- ១៧៦ ចូល ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖
- (1) Krama tamiu lan tamiu, pait madara punia ngg desahajar pakraman, mami
 ឃុំចាស់ទី១៖

kalasaryas

- ១៧៧ ចូល ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖
- (2) Krama tamiu lan tamiu, pait pait, pesayuban nalika par-taling krama
 ឃុំចាស់ទី១៖

kalih pesayubaya

ឃុំចាស់ទី១៖
 Pados 9

ឃុំចាស់ទី១៖ ឃុំចាស់ទី១៖

Pamasan miwah lelapetan:

- ១៧៨ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖
- (1) Pamasan miwah pesan-pesan kacroning nalika kalih-ka. Dwa benjar
 ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖
- ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖
- (2) Dwa benjar pakraman, wicara miwah lelapetan cyatan miwah pesan-pesan
 ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖
- ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖
- (3) Dwa benjar lelapetan miwah pakraman miwah pesan-pesan, kacroning
 ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖ ឃុំចាស់ទី១៖

တိုက်ခိုက်တာပေါ့နဲ့

jeroning paritana

၁၈) မတပရီ ပျတ်တုတ် / တာညွဲ မတပရီ / မတပရီ မတပရီ ပျတ်တုတ်

၁၉) Sijawaning prajuni desa-banjar pakraman, sene taler parika polih
တာညွဲမတပရီ တာညွဲမတပရီ

blagusan, awine

၂၀) မတပရီ မတပရီ မတပရီ / မတပရီ မတပရီ မတပရီ မတပရီ မတပရီ

၂၁) Pica sedhika, pamangki: kanyanjan/panyawit: desa, panyoce, senel, Du
မတပရီ
မတပရီ

၂၂) မိမိတို့အား

၂၃) Seng sangken tchunan;

၂၄) တိုက်ခိုက်တာပေါ့နဲ့

၂၅) Wong cedangga hanget;

၂၆) တိုက်ခိုက်တာပေါ့နဲ့ မတပရီ မတပရီ မတပရီ မတပရီ မတပရီ မတပရီ

၂၇) Wong ubuh mama bapa, janus mayusa 17 (pi) awi
မတပရီ မတပရီ မတပရီ မတပရီ မတပရီ မတပရီ
sampung macwala, utawi sampin masche pakraman sene tecep

မတပရီ

Palet 2

တိုက်ခိုက်တာပေါ့နဲ့

Indis Prajati lan Kerta Desa

မတပရီ

Pawos 10

၁) မတပရီ မတပရီ မတပရီ မတပရီ မတပရီ မတပရီ

၂) Desa Pakraman Mantyasari koster atuk pia, awi ceco pakraman, kanyanjan
မတပရီ မတပရီ

၃) sarak Harnosa Ake

၄) တိုက်ခိုက်တာပေါ့နဲ့ မတပရီ မတပရီ မတပရီ မတပရီ မတပရီ မတပရီ



ສົນທິສັນຍາທຳອິດ

Kelilan Adat

(3)

ບູຮານ ກຸດທະ / ກະຊວງ ນະຄອນຫຼວງ ວຽງຈັນ

Prasasti desa banjar, pahit

ບາ ບໍລິຫານສິ່ງ ຫຼື ບຸກຄົນ

- 1a. Mawit saking krama ngroep;
- 1b. ສະເພາະທີ່ ບູຮານ ດອກບູຮານສະໄໝບໍລິຫານສິ່ງ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ
- 1c. Kadegang prasasti malayuan antuk pamilihan jeroning panaman krama
 1d. ກະຊວງ / ກະຊວງ ນະຄອນຫຼວງ ວຽງຈັນ ທີ່ ດອກບູຮານ ຫຼື ບຸກຄົນ
 desa banjar pakraman, nyahran 5 wata, sajawaning watan
 ບໍລິຫານສິ່ງ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ
 pemilihan tes tur sang sampun pupatng panamaya kengga kapilih malih;
- 1e. ສະຖານະ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ
- 1f. Madikan sate puring ring Kahyangan Tiga Palinggih Bala Banjar

ບາບາສິດ ຫຼື ຫຼື

Pawes 11

1a ກະຊວງ ນະຄອນຫຼວງ ວຽງຈັນ ຫຼື ບຸກຄົນ

(1) Bertesa Adat, sarombo adat

ບາ ບໍລິຫານສິ່ງ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ

- 1a. Panyankan, pisanan juru tete;
- 1b. ບໍລິຫານສິ່ງ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ
- 1c. Paksipta, pisanan juru nisa dawan desa;
- 1d. ສະຖານະ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ
- 1e. Kerdaman, pisanan juru gumeocang (juru anah)
- 1f. ສະຖານະ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ
- 1g. Sajawing apantenng karaman ka ninkala, Badesa Adat, pahit misinggihura
 ບາບາສິດ ຫຼື ຫຼື
- 1h. panyangka kahyangan desa.
- 1i. ສະຖານະ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ ຫຼື ບຸກຄົນ
- 1j. Krama desa sate ngadegang Kerta Desa, mawit saking prasasti sate sampun

ပျဉ်းပတ်ပေးသံ ပိတ်ခို အစာစွဲပေးသောတို့ ပိတ်ခိုခိုပေးမကုစ
pating penumaya, sang wikan ting adai miwah agama, perbelak miwah sane
ဝိပဿနာပေးမကုစ အစာစွဲပေးသောတို့ ပိတ်ခိုခိုပေးမကုစ

lisan, sane kasulung manor perarem.

- ၃၅) နေပုဂံတော် စွဲတိုက် အစာစွဲပေးသော အစာစွဲပေးမကုစ သောပုဂံတော်
- (4) Krma dea uher ngadegang tawik desa sane kasinngget Pucaling Desa, sane
အစာစွဲပေးသောတို့ ပိတ်ခိုခိုပေးမကုစ
kasulung manor perarem.

မာတုလိဂ်ကဏ္ဍ
Pawis 12

- ၃၇) ပျဉ်းပတ်ပေးသောတို့ ပိတ်ခိုခိုပေးမကုစ
- (1) Swadharmang Rendesa Adat, luhare
 - ၃၇) နေပုဂံတော် မာတုလိဂ်ကဏ္ဍ စွဲတိုက်
 - ၃၈) Ngestérang panuman panuman desa pakimanan.
 - ၃၉) နေပုဂံတော် မာတုလိဂ်ကဏ္ဍ အစာစွဲပေးသောတို့ ပိတ်ခိုခိုပေးမကုစ
 - ၄၀) Ngestérang panglaksaan adagipaw awic-awic miwah panuman-panuman
အစာစွဲပေးသောတို့ ပိတ်ခိုခိုပေးမကုစ
krma dea, sane kasinngget perarem:
 - ၄၁) နေပုဂံတော် အစာစွဲပေးသောတို့ ပိတ်ခိုခိုပေးမကုစ
 - ၄၂) Nalawang rita satac ngaparepax sangkaraa dea dea desa,
 - ၄၃) နေပုဂံတော် မာတုလိဂ်ကဏ္ဍ စွဲတိုက် ပိတ်ခိုခိုပေးမကုစ
 - ၄၄) Nalaw saba ngestérang krma dea rewalang wu pa dea wani, ngapaw
အစာစွဲပေးသောတို့ ပိတ်ခိုခိုပေးမကုစ
kasulung manor perarem:
 - ၄၅) နေပုဂံတော် မာတုလိဂ်ကဏ္ဍ စွဲတိုက်
 - ၄၆) Nalaw saba ayulaw apacara sangpakanang wihitpon sata crabau,
အစာစွဲပေးသောတို့ ပိတ်ခိုခိုပေးမကုစ
nasakali sane agilitang uher paklawarapat,
 - ၄၇) နေပုဂံတော် မာတုလိဂ်ကဏ္ဍ စွဲတိုက်
 - ၄၈) Nalaw saba ngestérang wanya dea, kasinngget Sate Hwang Apata.



27. *Kawusaning olib krama desa sangkaning nenten priada nglakasanyang
 mubas maburak...
 swadharma langkapan ring 6 saih.*

28. *Ngantun, nguwusaning utawi nguwusaning prajuru desa pakraman, patir
 ngantun...
 kumanggih sajroning panyaman krama desa pakraman ta kanyuwun, zhalé panti
 kati kati pah taya saking bebogan krama desa sane patut ngamontis
 panyaman.*

Palen 3
 lada Kukul
 Parwa 15

29. *Daduan kukul (lagi) Desa Pakraman...
 30. Kukul desa, magrah ring Para Desa
 31. Kukul banyar, magrah ring Para Desa
 32. Kukul abay-waka*

၂၃၅
 (၁) တည်ဆောက်မှုကုမ္ပဏီများသည် မြေအောက်ရေကို အသုံးပြုရန် အသုံးပြုရန်
 တည်ဆောက်မှုကုမ္ပဏီများသည် မြေအောက်ရေကို အသုံးပြုရန် အသုံးပြုရန်
 ကောင်းမွန်စွာ ဖြေရှင်းပေးပါ။

မူဝါဒ (၁)
 ပုံစံ ၆

၂၃၅
 (၁) ကုမ္ပဏီများသည် မြေအောက်ရေကို အသုံးပြုရန် အသုံးပြုရန်
 (၂) ကုမ္ပဏီများသည် မြေအောက်ရေကို အသုံးပြုရန် အသုံးပြုရန်
 ပြန်လည်အသုံးပြုရန် အသုံးပြုရန်

၂၃၅
 (၂) ကုမ္ပဏီများသည် မြေအောက်ရေကို အသုံးပြုရန် အသုံးပြုရန်
 ပြန်လည်အသုံးပြုရန် အသုံးပြုရန်
 ပြန်လည်အသုံးပြုရန် အသုံးပြုရန်

၂၃၅
 (၃) ကုမ္ပဏီများသည် မြေအောက်ရေကို အသုံးပြုရန် အသုံးပြုရန်
 ပြန်လည်အသုံးပြုရန် အသုံးပြုရန်
 ပြန်လည်အသုံးပြုရန် အသုံးပြုရန်

မူဝါဒ (၂)
 ပုံစံ ၇

၂၃၅
 (၁) ကုမ္ပဏီများသည် မြေအောက်ရေကို အသုံးပြုရန် အသုံးပြုရန်
 (၂) ကုမ္ပဏီများသည် မြေအောက်ရေကို အသုံးပြုရန် အသုံးပြုရန်

- ba. Paruman ring Desa Pakraman Masikyang wentu mah talih luggi
pungka paruman prajuru lan paruman krana;
- ca. Paruman prajuru kawenteng nityakala nyahwa tanggal 28 maw
padgatakala masul kabuatan desa pakraman;
- ca. Paruman krana desa kawenteng nityakala nyahwa tanggal 28 maw
ring Tri Kahyangan, ur paruman padgatakala selang wentu irak
sate debat mabaat sane picing kabwong, sane kadhina anak
sane daban mabaat sane picing kabwong, sane kadhina anak
sane daban mabaat sane picing kabwong, sane kadhina anak
- ca. Paruman aera desa kawenteng padgatakala masul kabuatan desa
pakraman;
- ca. Paruman krana banjar kawenteng, umum paruman masul kabuatan
pakraman;
- ca. Paruman desa-banjar, kawenteng umum kabuatan;
- ca. Paruman paruman desa-banjar pakraman, umum kabuatan desa-banjar
pakraman;
- ca. Paruman wala kamin kakuwala, umum kabuatan kamin kakuwala
pakraman;
- ca. Paruman wala kamin kakuwala, umum kabuatan kamin kakuwala
pakraman;



Ukulan... antuk tengoran... gawaw sakawane... watawa... watawa... watawa...

7a. Majalaran wiji widhana lan caos;

7b. Muka pangawit, kalaksanayong panyacik panggep, karahin... antuk... nyacak dadasan, waku kalanturang... papit, potul kacacak malih, tur sane kasep, sang ninggal... sane nosa, wening... kaulurang...

7c. Muka pamastika waku sengin nyacak panggep, karahin... antuk...

7d. Majalaran wiji widhana lan caos;

7e. Sajeroning paruman... boota, sang mamaring, wening... dadaning sagaman... antuk...

7f. Paruman bebawak... kungsiang tur kamanggih;... antuk...



ប្រតិបត្តិការងារ
pamicep panglakusan awig-awig

ហត្ថលេខា
Pawis 19

- ១៤៧) ហត្ថលេខាព្រះបាទសម្តេចនាយករដ្ឋមន្ត្រី
(1) Pamutan pajura desa pakraman, kawawang wadh agriekang pengajaran
ឧបនាយករដ្ឋមន្ត្រី
murep ring utahan desane kapungkur.
- ១៤៨) ហត្ថលេខាព្រះបាទសម្តេចនាយករដ្ឋមន្ត្រី
(2) Pamutan pajura desa pakraman, tan kawawang agriekalang pengajaran ring
ឧបនាយករដ្ឋមន្ត្រី
krana desa, saderege kangkapan intuk krana desa.
- ១៤៩) ហត្ថលេខាព្រះបាទសម្តេចនាយករដ្ឋមន្ត្រី
(3) Pamula pamutan pajura/krana desa, kenging ngawang pamula wadh daping
ឧបនាយករដ្ឋមន្ត្រី
pilihah sang ngawa mi, utawi ngenekang pamula sane pelek sampun dadi
ឧបនាយករដ្ឋមន្ត្រី
pawem krana desa.

ហត្ថលេខា
Pala 5
ឧបនាយករដ្ឋមន្ត្រី
Lilik Druwek Desa
ហត្ថលេខា
Pawis 20

- ១៥០) ហត្ថលេខាព្រះបាទសម្តេចនាយករដ្ឋមន្ត្រី
(1) Sane kawangahang dadi druwek Desa Pakraman Mangrove, Ince:
ឧបនាយករដ្ឋមន្ត្រី
a. Kalyangin desa, Ince:
ឧបនាយករដ្ឋមន្ត្រី
b. Kalyangin Tipe : Pura Desa-Buk Agung, Pura Pect 20

ပုဂံ အတွင်း

Pura Dalam.

၁၃၁။ အလှူကုသိုလ်မှုများကို အကောင်အထည်ဖော်ရာတွင် ပါဝင်သည်။

၂) Kalyangan drowen desa sawosan ring Kabhyagan Tiga, minakadi

ပုဂံ ပုဂံအတွင်း ပုဂံ ပုဂံအတွင်း ပုဂံ ပုဂံအတွင်း ပုဂံ ပုဂံအတွင်း

Pura Prajapati, Pura Pempatan, Pura Lihan Cahar sawang sawang

အလှူကုသိုလ်မှုများ

ဟောပြောပေးခြင်း

၁၃၂။ အလှူကုသိုလ်မှုများကို

၁၃၂။ Bale Desa Pakraman Manikyang.

၁၃၃။ အလှူကုသိုလ်မှုများ

၁၃၄။ အလှူကုသိုလ်မှုများ

၁၃၅။ အလှူကုသိုလ်မှုများ

၁၃၆။ အလှူကုသိုလ်မှုများ

၁၃၇။ အလှူကုသိုလ်မှုများ

၁၃၈။ အလှူကုသိုလ်မှုများ

၁၃၉။ Lembaga Perkantoran Desa (LPD):

၁၄၀။ အလှူကုသိုလ်မှုများ - အလှူကုသိုလ်မှုများ

၁၄၁။ Lakta-akta : amfikat, awig-awig, pawara, mawit parama.

၁၄၂။ အလှူကုသိုလ်မှုများ

၁၄၃။ Palawata lida Blatas marga. Pratinca.

၁၄၄။ အလှူကုသိုလ်မှုများ - အလှူကုသိုလ်မှုများ

၁၄၅။ Lelaguan, minakadi : wargawati, rejang, pataka, pang lan angking.

၁၄၆။ အလှူကုသိုလ်မှုများ

၁၄၇။ Pihati tawan sate kanggedang jening parama.

၁၄၈။ အလှူကုသိုလ်မှုများ

၁၄၉။ Oih-wihah Desa Pakraman Manikyang, mawa sawig.

၁၅၀။ အလှူကုသိုလ်မှုများ

၁၅၁။ အလှူကုသိုလ်မှုများ

၁၅၂။ အလှူကုသိုလ်မှုများ

၁၅၃။ အလှူကုသိုလ်မှုများ

၁၅၄။ အလှူကုသိုလ်မှုများ

၁၅၅။ အလှူကုသိုလ်မှုများ

၁၅၆။ အလှူကုသိုလ်မှုများ

- 17. បរិក្ខេបសិទ្ធិប្រកាស
- 18. Paen saking guru wawasa.
- 19. ការកម្រិតប្រកាសស្រុកស្រីសោង
- 20. Dana pania tesian sane patul.

- (1) Sazangkan paraman kraja desa, Bundess Adat patul nyiarang manjuk lungsur
 រក្សាសិទ្ធិប្រកាសស្រុកស្រីសោង បង្កើតឡើងដោយស្រុកស្រីសោង និង ក្រុមប្រឹក្សា
 elib-olitan desa pakraman lan sapamunggalannya sane sinangeni drowen desa.
- (2) រក្សាសិទ្ធិប្រកាសស្រុកស្រីសោង បង្កើតឡើងដោយស្រុកស្រីសោង និង ក្រុមប្រឹក្សា
 elib-olitan desa pakraman lan sapamunggalannya, kanggen prabea
 ប្រកាសស្រុកស្រីសោង បង្កើតឡើងដោយស្រុកស្រីសោង និង ក្រុមប្រឹក្សា
 pedala miwah wawanginan ring pura, taler prabea tesian mancep ring kahustan
 រក្សាសិទ្ធិប្រកាសស្រីសោង
 desa pakraman.
- (3) បង្កើតឡើងដោយស្រុកស្រីសោង និង ក្រុមប្រឹក្សា
 Saka weweng drowen desa patul wewen lekibannya sane pacika.
- (4) បង្កើតឡើងដោយស្រុកស្រីសោង និង ក្រុមប្រឹក្សា
 Tan kangge ngadol abawi ngadatang drowen desa yan lan kacamponan anak
 រក្សាសិទ្ធិប្រកាសស្រីសោង
 desa desa asli.

ប្រតិទិន

Palet 6

សិទ្ធិប្រកាសស្រុកស្រីសោង

Indik Panyusunan Banjar

ប្រកាសស្រុកស្រីសោង

Parwa 21

- (1) បង្កើតឡើងដោយស្រុកស្រីសោង និង ក្រុមប្រឹក្សា
 Kawan banjar ring wawanginan Desa Pakraman Mbinjayan patul weweng nyirang
 រក្សាសិទ្ធិប្រកាសស្រុកស្រីសោង និង ក្រុមប្រឹក្សា
 kawan desa sawang-sawang kraja banjar.

- 1) *ṭā'ibek paṅsawangan inucap ring ajeng, kasulirang manut pararem.*
- 2) *Sawang sawang krama banjar sane pacang nangen kreyz sika doka sane mubaz,*

ṭā'ibek paṅsawangan
 CATURTHAS SARGAH
 ṭā'ibek paṅsawangan
 SIKERTA TATA AGAMA
 Pakel I
 Indis Dewa Yacusa
 Pawak 21

- 1) *Kalyangan-kalyangan panyawisa krama Dosa Pakemax Manlyang, awire:*
- 2) *Kalyangan-kalyangan panyawisa krama Dosa Jawan ring Kalyangan Tira:*
- 3) *Kalyangan-kalyangan panyawisa krama Dosa Pakemax Manlyang, awire:*
- 4) *Kalyangan-kalyangan panyawisa krama Dosa Pakemax Manlyang, awire:*



- 1a. Pura Desa Bale Agung, ring rahina Redite, Umanis, Wuku Kelwa;
 - 1b. Pura Pusuh, ring rahina Redite, Umanis, Wuku Kelwa;
 - 1c. Pura Deken, ring rahina Buda, Keliwon, Wuku Sinta;
 - 1d. Pura Prajapati, ring rahina Buda, Keliwon, Wuku Sinta;
 - 1e. Pura Pemesten, ring rahina Redite, Umanis, Wuku Kelwa;
 - 1f. Pura Uluh Cagar, ring rahina Saniwan, Kliwon, Wuku Larap.
- 1g. *Madhyam panggalan ring sawang sawang kalayagan ring ajeta, wama ksep
 sawang agama, wama calakawayang kantiar, madhyam, wama, wama sawang
 sawang sawang sawang sawang sawang sawang sawang sawang sawang sawang
 sawang sawang sawang sawang sawang sawang sawang sawang sawang sawang
 sawang sawang sawang sawang sawang sawang sawang sawang sawang sawang*

Pura 23

- 1a. Pura ...
- 1b. Pura ...
- 1c. Pura ...
- 1d. Pura ...
- 1e. Pura ...
- 1f. Pura ...

ca. Malantaran kapilih antuk krana desa.

Malantaran kapilih antuk krana desa.

Malantaran kapilih antuk krana desa.

Sang tan kawenang kadegang dados pamungku, luwire :

ca. Malantaran kapilih antuk krana desa.

ca. Malantaran kapilih antuk krana desa.

ca. Malantaran kapilih antuk krana desa.

ca. Malantaran kapilih antuk krana desa.

ca. Malantaran kapilih antuk krana desa.

ca. Malantaran kapilih antuk krana desa.

ca. Malantaran kapilih antuk krana desa.

ca. Malantaran kapilih antuk krana desa.

ca. Malantaran kapilih antuk krana desa.

ca. Malantaran kapilih antuk krana desa.

ca. Malantaran kapilih antuk krana desa.

ca. Malantaran kapilih antuk krana desa.

ca. Malantaran kapilih antuk krana desa.

ca. Malantaran kapilih antuk krana desa.

ca. Malantaran kapilih antuk krana desa.

ca. Malantaran kapilih antuk krana desa.

ca. Malantaran kapilih antuk krana desa.

ca. Malantaran kapilih antuk krana desa.

ບູລິບູລີ ບວດູ :

Swachmanang pamangku :

- ໒໓ ງາກຊີ້ກີ ຂຸມສາກ ບິ່ງພາດກຸມຊີ້ ສະບຽງກາງສາກ ສະບຽງວາງສູບມິ ກີ
- ໒໔ Ngentrang opacan podalan ring kabiyagan sine kaempou utawi ring
ບຸນຮຸ່ງກາງສູບວ່າລາບັ ສູບ
pakuben sowang-sawang krama.
- ໒໕ ມຸງກ ມິກກິນ ສູງຊີ້ກຸມບວດູ ສະບຽງກາງສາກ ສະບຽງວ່າງສູບມິ ສູງກາ
- ໒໖ Prde suadh laggil pamangku kabiyagan den kapingang utawi cistaka
ວິສາກຸມ ບິ່ງພາດກຸມຊີ້ ມຸງກ ສາກ ສະບຽງວາງສູບມິ ກີ ສະບຽງຊີ້ກຸມ ບວດູ
rikala podalan ring pura sine kaempou, kengin nyelang pamangku
ສະບຽງກາງສູບກຸສາກ ສະບຽງວາງສູບມິ ສູງກ ສະບຽງຊີ້ກຸ
kabiyagan stuwen desa sate tisan, utawi bidur any sulinggan,
ສະບຽງວາງສູບມິ ມຸງກ
kintenis zatak pajau.
- ໒໗ ບວດູ ສະບຽງວາງສູບມິ ສູງກ ສະບຽງວ່າງສູບມິ ສູງກ
- ໒໘ Yae pamangku kabiyatekarat weiang angipos swarthema, kumuhung
ວາງສູບມິ ມຸງກ
manu perama.
- ໒໙ ບວດູ ສະບຽງວ່າງສູບມິ ສູງກ ສະບຽງວາງສູບມິ ສູງກ
- ໓໐ Yae pamangku sinerua lagan calona mayak ring utawi sate kaempou,
ສະບຽງວ່າງສູບມິ ສູງກ ສະບຽງວາງສູບມິ ສູງກ ສະບຽງຊີ້ກຸມ ບວດູ ສະບຽງວ່າງສູບມິ ສູງກ
kacat wisten kakuwatekany kabiyatekarat, pamangku kucup any
ສະບຽງວ່າງສູບມິ ສູງກ ສະບຽງວາງສູບມິ ສູງກ ສະບຽງຊີ້ກຸມ ບວດູ ສະບຽງວ່າງສູບມິ ສູງກ
kenging kumada, kakawatekany utawi kengin bidur kumama palarahan,
ສູງກ ສະບຽງຊີ້ກຸມ ບວດູ ສະບຽງກາງສາກ ບິ່ງ ກິ ສະບຽງວ່າງສູບມິ ສູງກ
- ໓໑ Mergah indan any pilinggih pilinggih kabiyagan desa satek anyama
ບຸນຮຸ່ງກາງສູບມິ ມຸງກ
palinggih-palinggih
ບຸນຮຸ່ງກາງສູບມິ ມຸງກ
Ngranggang wisesat pamangku.

မာတမိ၂၅၈
Paras 25

မေတ္တုအင်္ဂါပုဂ္ဂိုလ်တို့၏အကျိုးအမြတ်ကို

Paras 25 ဝါဒ-ဝါဒ ပေးပို့ပါ။

- ၁၈) မာတမိ၂၅၈ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။
- ၁၉) မာတမိ၂၅၈ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။
- ၂၀) မာတမိ၂၅၈ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။
- ၂၁) မာတမိ၂၅၈ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။
- ၂၂) မာတမိ၂၅၈ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။
- ၂၃) မာတမိ၂၅၈ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။
- ၂၄) မာတမိ၂၅၈ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။
- ၂၅) မာတမိ၂၅၈ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။

မာတမိ၂၅၉
Paras 26

မေတ္တုအင်္ဂါပုဂ္ဂိုလ်တို့၏အကျိုးအမြတ်ကို

Paras 26 ဝါဒ-ဝါဒ ပေးပို့ပါ။

- ၂၆) မာတမိ၂၅၉ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။
- ၂၇) မာတမိ၂၅၉ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။
- ၂၈) မာတမိ၂၅၉ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။
- ၂၉) မာတမိ၂၅၉ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။
- ၃၀) မာတမိ၂၅၉ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။
- ၃၁) မာတမိ၂၅၉ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။
- ၃၂) မာတမိ၂၅၉ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။
- ၃၃) မာတမိ၂၅၉ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။
- ၃၄) မာတမိ၂၅၉ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။
- ၃၅) မာတမိ၂၅၉ မှာ အကျိုးအမြတ်ကို ပေးပို့ပါ။

ហត្ថសិក្ខា

Pawos 27

វិញ្ញ័យធម្មត្ថប្បកាសិ ធម្មាណាមំ ធម្មេវិ វិ វុធិ ប្បវិធិ ។
Indik kankertan kahyangan, kadudonang sakadi ring sor puniki :

១៧៧ ហត្ថ វិញ្ញ័យធម្មត្ថប្បកាសិ ធម្មាណាមំ ធម្មេវិ វិ វុធិ ប្បវិធិ ។
1) Sane nenten kaligra ngranjing ka pura, luwar :
ហត្ថ ឯ ធម្មេវិ វិ វុធិ ប្បវិធិ ។

២៦ ហត្ថ ឯ ធម្មេវិ វិ វុធិ ប្បវិធិ ។

១៧៧ ហត្ថ ឯ ធម្មេវិ វិ វុធិ ប្បវិធិ ។

1) Sebel kandel ngrajarwala, salami dereng mahresih;
ហត្ថ ឯ ធម្មេវិ វិ វុធិ ប្បវិធិ ។

2) Sebel zank ngembalang patet, salami 42 ruhita, patet ring sang
ធម្មាណាមំ ។

kawon:

១៧៧ ហត្ថ ឯ ធម្មេវិ វិ វុធិ ប្បវិធិ ។

1) Sebel pangantenan, sadereng mahesaka utawi makala-
ធម្មាណាមំ ។

kawon:

១៧៧ ហត្ថ ឯ ធម្មេវិ វិ វុធិ ប្បវិធិ ។

1) Sebel risulucan kabayakaran, zank papuhing sanglar sang
ធម្មាណាមំ ។

kawon:

១៧៧ ហត្ថ ឯ ធម្មេវិ វិ វុធិ ប្បវិធិ ។

1) Sebel risulucan kabayakaran, zank papuhing sanglar sang
ធម្មាណាមំ ។

kawon:

១៧៧ ហត្ថ ឯ ធម្មេវិ វិ វុធិ ប្បវិធិ ។

ឆ្នាំ

ហេតុអ្វី?

Parwa 28

- ១៣ អារម្ភៈឆ្នួល គោរពបូជា ឬ ក្រាម សម្បត្តិ កាតាត្រូ កមិន
- (1) Yen wates jatra karwiban ring para boyu sangkaning nyanjan tac nguwang
 ចេញ ក្រាម ប្រាម កមិន អារម្ភៈ ឆ្នួល អារម្ភៈ ឆ្នួល អារម្ភៈ ឆ្នួល
 kenan hapara, wening keni dewa danda lan artha danda, sae kasuhang
 មេត្តា ប្រាម ប្រាម
 mal parwa.
- (2) ប្រាម ឆ្នួល ក្រាម គោរពបូជា ក្រាម គោរពបូជា គោរពបូជា
 Prad kabnyaga dewe kahana dharma ngala minakadi kapancabbayan,
 ប្រាម ឆ្នួល ក្រាម គោរពបូជា ក្រាម គោរពបូជា ក្រាម គោរពបូជា
 pamaga para agala masada ring prajuru desa pakraman.
 គោរពបូជា ក្រាម គោរពបូជា គោរពបូជា ក្រាម គោរពបូជា គោរពបូជា
 (3) គោរពបូជា ក្រាម គោរពបូជា គោរពបូជា ក្រាម គោរពបូជា គោរពបូជា
 lada apara/pepara pamabayan kadarmayagan kabnyaga desa, maparami
 គោរពបូជា ក្រាម គោរពបូជា គោរពបូជា ក្រាម គោរពបូជា គោរពបូជា
 keap-mata agama, sae kasangkem oih krama desa.

ហេតុអ្វី?

Part 2

ឆ្នាំ

Prad Kari Yadya

ហេតុអ្វី?

Parwa 29

- (1) គោរពបូជា ក្រាម គោរពបូជា គោរពបូជា ក្រាម គោរពបូជា គោរពបូជា
 Sang puring madag munggalah sae masawati para masada ring prajuru desa
 គោរពបូជា ក្រាម គោរពបូជា គោរពបូជា ក្រាម គោរពបូជា គោរពបូជា
 pakraman sae Pakraman Hindu (Mantra Indonesia).
- (2) គោរពបូជា ក្រាម គោរពបូជា គោរពបូជា ក្រាម គោរពបូជា គោរពបូជា
 Prad dawa pakraman para agama lan silihun tac wening madagala prada
 គោរពបូជា ក្រាម គោរពបូជា គោរពបូជា ក្រាម គោរពបូជា គោរពបូជា
 lan dawa masada sae tac dawa keap mata agama, sae kasangkem

2. upakara/upacara padwijataningane, saha ngantur nyaning sajeroning paruman
kara desa teges raring wates kawenanganya maput yadnya
kara desa madya, patah madya, patah madya, patah madya

- 1) Kara desa patah madya patah madya maput ring pangrupa Sang
Sulinggih, katurunan, katurunan, katurunan, katurunan
- 2) Kara desa patah madya patah madya maput ring pangrupa Sang
Sulinggih, katurunan, katurunan, katurunan, katurunan
- 3) Kara desa patah madya patah madya maput ring pangrupa Sang
Sulinggih, katurunan, katurunan, katurunan, katurunan

Parwa 30

Parwa 30

- 1) Kara desa patah madya patah madya maput ring pangrupa Sang
Sulinggih, katurunan, katurunan, katurunan, katurunan
- 2) Kara desa patah madya patah madya maput ring pangrupa Sang
Sulinggih, katurunan, katurunan, katurunan, katurunan
- 3) Kara desa patah madya patah madya maput ring pangrupa Sang
Sulinggih, katurunan, katurunan, katurunan, katurunan

ပုဂ္ဂိုလ်

ပြည်

၂၇၅ မြို့စား/ကျေး

(၁) Swahmining desa/hajar!

၁။ ကျေးရွာ စားသူ/ရွာမိလား/ကျေးရွာကလေး/ကျေးရွာကလေး

၂။ Badesa adu/Kelihan adu, patut maritatas sang kaduhkitan,
စပါးစား စားသူ ပဲလဲ စားသူ/ကျေးရွာကလေး/ကျေးရွာကလေး
rapike sawane pacang kpendem, makingsan ring geni utawi lantur
စားသူကလေး

kiaberang.

၃။ ပုဂ္ဂိုလ်/ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

၄။ Prades desa/hajar mals nepak k.../ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

၅။ Prade kpendem, panyag.../ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

၆။ Prade kaberang, panyag.../ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

၇။ Prade kaberang, panyag.../ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

၈။ Prade kaberang, panyag.../ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

၉။ Prade kaberang, panyag.../ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

၁၀။ Prade kaberang, panyag.../ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

၁၁။ Prade kaberang, panyag.../ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

၁၂။ Prade kaberang, panyag.../ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

၁၃။ Prade kaberang, panyag.../ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

၁၄။ Prade kaberang, panyag.../ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

၁၅။ Prade kaberang, panyag.../ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

၁၆။ Prade kaberang, panyag.../ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

၁၇။ Prade kaberang, panyag.../ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

၁၈။ Prade kaberang, panyag.../ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

၁၉။ Prade kaberang, panyag.../ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

၂၀။ Prade kaberang, panyag.../ကျေးရွာကလေး/ကျေးရွာကလေး/ကျေးရွာကလေး

- 18) ...
- 19) ...
- 20) ...
- 21) ...
- 22) ...

...
 ...
 ...

- 23) ...
- 24) ...
- 25) ...
- 26) ...
- 27) ...
- 28) ...
- 29) ...
- 30) ...
- 31) ...
- 32) ...
- 33) ...
- 34) ...
- 35) ...
- 36) ...
- 37) ...
- 38) ...
- 39) ...
- 40) ...
- 41) ...
- 42) ...
- 43) ...
- 44) ...
- 45) ...
- 46) ...
- 47) ...
- 48) ...
- 49) ...
- 50) ...
- 51) ...
- 52) ...
- 53) ...
- 54) ...
- 55) ...
- 56) ...
- 57) ...
- 58) ...
- 59) ...
- 60) ...
- 61) ...
- 62) ...
- 63) ...
- 64) ...
- 65) ...
- 66) ...
- 67) ...
- 68) ...
- 69) ...
- 70) ...
- 71) ...
- 72) ...
- 73) ...
- 74) ...
- 75) ...
- 76) ...
- 77) ...
- 78) ...
- 79) ...
- 80) ...
- 81) ...
- 82) ...
- 83) ...
- 84) ...
- 85) ...
- 86) ...
- 87) ...
- 88) ...
- 89) ...
- 90) ...
- 91) ...
- 92) ...
- 93) ...
- 94) ...
- 95) ...
- 96) ...
- 97) ...
- 98) ...
- 99) ...
- 100) ...

ရွှေမုဆိုးတို့ ဝါဒကဏ္ဍပုဒ်

desa, kasulurang mayat pusuca:

၁၆ ဝါဒကဏ္ဍပုဒ်တို့၏ ဝါဒကဏ္ဍပုဒ်

၁၇ Ngrajawala, cunakacaya tigang rahuna ngawit saking ngrajawala, utawi
ပုဒ်တို့ကဏ္ဍပုဒ်

သမ္မတ ngrajawala:

၁၈ ဝါဒကဏ္ဍပုဒ်တို့၏ ဝါဒကဏ္ဍပုဒ်

၁၉ Ngalabasang putra, abulan nitung rahuna ngawit saking putrace emba,
ကဏ္ဍပုဒ်တို့ကဏ္ဍပုဒ်

ngawas katwakin apakara/pacara tutug kumbulung:

၂၀ ဝါဒကဏ္ဍပုဒ်တို့၏ ဝါဒကဏ္ဍပုဒ်

၂၁ Karana, cunakacaya abulan nitung rahuna ngawit saking karunan,
ကဏ္ဍပုဒ်တို့ကဏ္ဍပုဒ်

ngawit katwakin tinda pema yaseitta:

၂၂ ပုဒ်တို့ကဏ္ဍပုဒ်

၂၃ Prahelana, cunakacaya ngatus sampun makala-kalala

၂၄ ဝါဒကဏ္ဍပုဒ်တို့ကဏ္ဍပုဒ်

၂၅ Duta gansa, cunakacaya ngatus sampun kapulung karumata
ကဏ္ဍပုဒ်တို့ကဏ္ဍပုဒ်

၂၆ Anak erayacata tinda, desa pikunata: mawah kalbungta deer,
ပုဒ်တို့ကဏ္ဍပုဒ်

၂၇ Anak rupal, cunakacaya kapulung samud kecap sastra agama mawah
ပုဒ်တို့ကဏ္ဍပုဒ်

၂၈ Duta dera:

၂၉ ပုဒ်တို့ကဏ္ဍပုဒ်

၃၀ Anak wira mawah karumata tinda ngawit kandiya danda
ကဏ္ဍပုဒ်တို့ကဏ္ဍပုဒ်

၃၁ katwakin apakara/pacara pulakawana, cunakacaya ngatus
ပုဒ်တို့ကဏ္ဍပုဒ်

၃၂ katwakin apakara/pacara pulakawana,
ပုဒ်တို့ကဏ္ဍပုဒ်

၃၃ Anak wira ngawit ngatus tinda mawah tinda karumata kandiya pema

ngantos katiwakin upakara/upacara pabatakawonan miwah widhi widhana,
nenten katiwakin upakara/upacara pabatakawonan miwah widhi widhana,

cuntakannya ngantos wenten meras anake alit, karuntuh antuk
upakara/upacara ngantos wenten meras anake alit, karuntuh antuk

Memlira agiang, cuntakannya ngantos katiwakin upakara/upacara
pabatakawonan.

Sad ananyi, cuntakannya ngantos sampun maprayascitta sikian miwah
ngawit saking wasan.

Caraka kaluwesan/kapadewan.
1. Kependem, cuntakannya

1) Cuntaka ka banjar, lamunipun tjjang rahos ngawit saking wasan
ngantos sampun maprayascitta (masopah).

2) Kaluwesany sajodang pakarangan manut pamrent.

2. Kawaning, cuntakannya

1) Cuntaka ka banjar, manut dresta sane kapikukuh antak pamrent.

2) Cuntaka sang nyambut karya pitra yadnya, manut dresta sane
kapikukuh antak pamrent.

၁၇၁ မိမိ၏ကဏ္ဍကဏ္ဍပုဂ္ဂိုလ်တို့

(၇) Sang kataban cuntaka, lawire :

၁၇၂ စာပေပျမ်းသာကျမ်းမဂ္ဂကဏ္ဍကဏ္ဍ

၈၁ Kalayusekaran, sane cuntaka :

၁၇၃ မိမိစာပေပျမ်းသာကျမ်းမဂ္ဂ

၁) Sang kalayusekaran:

၁၇၄ စာပေပျမ်းသာ

၂) Kulawargannya:

၁၇၅ ကဏ္ဍကဏ္ဍ

၃) Habinjarnya:

၈၂ နဂါးပျားမဂ္ဂကဏ္ဍကဏ္ဍ : မိမိနဂါးပျားမဂ္ဂကဏ္ဍ

၈၃ Ngrajawala, sane cuntaka : sang ngrajawala punika,

၈၄ နဂါးပျားမဂ္ဂကဏ္ဍကဏ္ဍ : မိမိနဂါးပျားမဂ္ဂကဏ္ဍကဏ္ဍ

၈၅ Ngembalang putra, sane cuntaka : sang maderbe putra lanang wiadin istri,

၈၆ နဂါးပျားမဂ္ဂကဏ္ဍကဏ္ဍ : မိမိနဂါးပျားမဂ္ဂကဏ္ဍကဏ္ဍ

၈၇ Nawawaha, sane cuntaka : sang nawawaha lanang wiadin istri,

၈၈ နဂါးပျားမဂ္ဂကဏ္ဍကဏ္ဍ : မိမိနဂါးပျားမဂ္ဂကဏ္ဍကဏ္ဍ

၈၉ Nawawaha putri,

၈၉၁ နဂါးပျားမဂ္ဂကဏ္ဍကဏ္ဍ : မိမိနဂါးပျားမဂ္ဂကဏ္ဍကဏ္ဍ

၈၉၂ Karseni, sane cuntaka : sang karseni rawaling lanangryane,

၈၉၃ ကဏ္ဍကဏ္ဍ

၈၉၄ Gama gunana, sane cuntaka :

၁၇၆ မိမိဂမာဂုဏ်မဂ္ဂကဏ္ဍကဏ္ဍ

၁) Sang nglakonanyang gunna gunana,

၁၇၇ နဂါးပျားမဂ္ဂကဏ္ဍကဏ္ဍ

၂) Dewa pakonanyang

၈၉၅ နဂါးပျားမဂ္ဂကဏ္ဍကဏ္ဍ

၈၉၆ Silih sampul, sane cuntaka :

၁၇၈ မိမိစာပေပျမ်းသာကျမ်းမဂ္ဂ

၁) Sang nglakonanyang silih sampul

မဟာမိဂ္ဂါ

Paras 14

- ၂၀၁၅ ပါးကိစ္စ၏ပရိတ်ပုဒ်ပါ မဟာမိဂ္ဂါလောကဿိ ဝပကပိဋကဿိ
- (1) Pamarig atawa ciwa utawi pangabenan kalaksanayang mapagamel kicap masta
လောကဿိ ပါးကိစ္စ၏ပရိတ်ပုဒ်ပါ
- agama mawah dresan desa
- (2) မဟာမိဂ္ဂါလောကဿိ ကမ္မပုဒ် ဝပကပိဋကဿိ
- (3) Papanan pangabenan, kasulung manut pararem
- (4) မဟာမိဂ္ဂါလောကဿိ ကမ္မပုဒ် ဝပကပိဋကဿိ
- (5) Pangingun ring krma banjar, kasulung manut pararem

မဟာမိဂ္ဂါ

Paras 4

မိစ္ဆိန္ဒာဒမယဉ္ဇန

Indik Mawah Yadyan

မဟာမိဂ္ဂါ

Paras 15

- ၂၀၁၅ မိစ္ဆိန္ဒာဒမယဉ္ဇန ဝပကပိဋကဿိ ပါးကိစ္စ၏ပရိတ်ပုဒ်ပါ
- (1) Mawah desa mawah krma banjar, mawah kicap masta utawi mawah pan
ပရိတ်ပုဒ်ပါ မဟာမိဂ္ဂါလောကဿိ ဝပကပိဋကဿိ မဟာမိဂ္ဂါလောကဿိ
Mawah mawah utawi mawah kicap masta utawi mawah pan
ပရိတ်ပုဒ်ပါ
- (2) မဟာမိဂ္ဂါလောကဿိ ကမ္မပုဒ် ဝပကပိဋကဿိ
- (3) Mawah mawah utawi mawah kicap masta utawi mawah pan
ပရိတ်ပုဒ်ပါ မဟာမိဂ္ဂါလောကဿိ ဝပကပိဋကဿိ မဟာမိဂ္ဂါလောကဿိ
Mawah mawah utawi mawah kicap masta utawi mawah pan
ပရိတ်ပုဒ်ပါ
- (4) မဟာမိဂ္ဂါလောကဿိ ကမ္မပုဒ် ဝပကပိဋကဿိ
- (5) Mawah mawah utawi mawah kicap masta utawi mawah pan
ပရိတ်ပုဒ်ပါ မဟာမိဂ္ဂါလောကဿိ ဝပကပိဋကဿိ မဟာမိဂ္ဂါလောကဿိ
Mawah mawah utawi mawah kicap masta utawi mawah pan
ပရိတ်ပုဒ်ပါ

ກວີຍຸມສີ ບຸນິກຸດາສີ ສາຍ ຕ່ວ່າ ກູສູວຍ ໂປຣາສຸມິກິກາສີ ຕ່ວ່າ ຕາກູວາມິ
agawa saking pateroning kama hang lan kama petak sajerning pariba. agawon
ສາຍບຸນິກຸດາສີ ບຸນິກຸດາສີ
kalyaukaran rowkas.

- 174) ກູສູວຍ ກູສູວຍ ບຸນິກຸດາສີ ບຸນິກຸດາສີ ສາຍ ຕ່ວ່າ ກູສູວຍ ກູສູວຍ ບຸນິກຸດາສີ
- 175) Upacara-upacara inuap ring ajong kumargiang kanwa, madhyama, utama, manul
ສີຍຸມສີ ບຸນິກຸດາສີ ບຸນິກຸດາສີ
kemp witra agama urwab dinya

ບຸນິກຸດາສີ
Part 3
ບຸນິກຸດາສີ ບຸນິກຸດາສີ
Indik Dhuta Yuleya
ບຸນິກຸດາສີ ບຸນິກຸດາສີ
Part 3

- 176) ກູສູວຍ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ
- 177) Desa Paksiwan Mijawang paku ayungga paxigia Muta yuleya. ramp ring
ສາຍ ບຸນິກຸດາສີ ບຸນິກຸດາສີ
kahaan desa paksiwan
- 178) ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ
- 179) Paksiwan paxigia Muta yuleya inuap ring ajong, mapageret inuap wura
ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ
agwa. kumargiang ring dewan dan, waw kalyaukaran cengk paxigwa
ສາຍ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ
- 180) Kura dya paksiwan kura kura paksiwan ayungga paku wura wala
ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ
kemp kura waw paksiwan ayungga paku Muta yuleya waw rahan.
- 181) ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ ບຸນິກຸດາສີ
- 182) Ring paxigwa ring waw ayungga paku kura paksiwan waw rahan, cengk
ບຸນິກຸດາສີ ບຸນິກຸດາສີ
kahaan ring wura.

සංස්කෘතී ජාතාපදානි :

කඳු රිඟ හෝ පානි :

- හැ) පාකාසංඛි පුරුහු ආචාර/ආචාර පාසලකිහි පුරුහු චිත්තමි
- හා) Panyaki ring prajuru banjar desa pakraman miwah prajuru dikan
- ආ) පරිච්ඡේදන පරිච්ඡේදන මාසය හැරිච්ඡේදන පුරුහු චිත්තමි
- ආ) Pamekas likita pawiwahan, sane ngung alit ipun ngawento pakraman
චිහු පච්ඡේදන ආපරිච්ඡේදන
miwah pamasukan sang ngawawening

හැ) පරිච්ඡේදන මාසය ආචාර චිත්තමි :

(1) Pawiwahan sane nenem kadadosang :

- හැ) වි පරිච්ඡේදන ආචාර චිත්තමි
- හා) Ring samson sodet miwah kawalam;
- ආ) වි ආචාර ආපරිච්ඡේදන චිහු ආචාර චිත්තමි
- ආ) Ring meme bapa npaka miwah kawalam;
- ආ) වි ආචාර ආපරිච්ඡේදන චිහු මාසය චිත්තමි
- හා) Ring rerenta dityanta lanang istri, miwah sane lisan, nusa jalant
පරිච්ඡේදන පාසල පරිච්ඡේදන ආචාර චිත්තමි
paketan pakulawargan kancing ngunggahang lan wadonang;
- හැ) පාසල ආචාර චිත්තමි
- හා) Munding sarung beana

පාසල ආචාර චිත්තමි
Pawon 10

- හැ) සංස්කෘතී පරිච්ඡේදන ආචාර චිත්තමි
- (1) Ika caraning pawiwahan ring Desa Pakraman Matikring ngawento dikan
- හැ) පරිච්ඡේදන පරිච්ඡේදන චිත්තමි
- හා) Kulawargan sang pakraman kagawangan, pany riba, pany komika ring
පුරුහු ආචාර/චිත්තමි
- හා) prajuru banjar kelianan odet
- හැ) පුරුහු පරිච්ඡේදන චිත්තමි
- හා) Pakraman paku tua rima, nanyer panyawahan sang pakraman kancing

អាចប្រើប្រាស់សម្រាប់បាញ់បាញ់ ឬបាញ់បាញ់
sampen ngantin pidambah pawiwahan utawi during; yening during
ឬបាញ់បាញ់ ឬបាញ់បាញ់ ឬបាញ់បាញ់ ឬបាញ់បាញ់ ឬបាញ់បាញ់
am, prajuru patih sikhing tuntunan, kandugi pamargin pawiwahan
ឬបាញ់បាញ់ ឬបាញ់បាញ់

prawa beik tur lantur.

ប៉េនាតិក ឬបេនាតិក ឬបេនាតិក ឬបេនាតិក ឬបេនាតិក

Pamargin pepodikan kaludonang sakadi ring sar :

១. ប្រើប្រាស់បេនាតិក ឬបេនាតិក ឬបេនាតិក ឬបេនាតិក ឬបេនាតិក

២. ប្រើប្រាស់បេនាតិក, kungging jance ping tigr, sowang-sowang
ឬបាញ់បាញ់ ឬបាញ់បាញ់ :

undapan anik :

១៧ ឬបាញ់បាញ់ ឬបាញ់បាញ់

១) Kapratama, malampen anik orung

១៨) ឬបាញ់បាញ់ ឬបាញ់បាញ់

២) Kaping kalih, ng anturung luluwon

១៩) ឬបាញ់បាញ់ ឬបាញ់បាញ់

៣) Kaping tigr, malampen tigr bental, panto ulas panakas

ឬបាញ់បាញ់ ឬបាញ់បាញ់

pepalikang orung pipet

២០) ឬបាញ់បាញ់ ឬបាញ់បាញ់

៤) Bajawana dudutan sakali ng pira, ulas pira, ulas sak

ឬបាញ់បាញ់

២១) ឬបាញ់បាញ់ ឬបាញ់បាញ់

២២) ឬបាញ់បាញ់ ឬបាញ់បាញ់

ឬបាញ់បាញ់ ឬបាញ់បាញ់

ឬបាញ់បាញ់ ឬបាញ់បាញ់

ឬបាញ់បាញ់ ឬបាញ់បាញ់

ឬបាញ់បាញ់ ឬបាញ់បាញ់

ឬបាញ់បាញ់ ឬបាញ់បាញ់

- ၁၆) ဆေးပုစိန်ဆီ ပုစိန်ဆီ၊ မာရတ ဆက်ရဟာမာပိဟာမာဆီကွက်ဆီ၊
- ၁၇) Kapentang ngedih anak lantang, sane kahawas pawiwahan kacaburak.
- ၁၈) မာရတဆီကလေးပိကမာရတ ပုပုဆီ၊ မိဆက်ကွက်ဆီ ဆေးပုစိန်ဆီ၊
- ၁၉) Sasampun pamangin paprasane puput, sang kalih nuli kawakin
ဂူမာက ပပိဟာမာရတဆီ ပုစိန်ဆီ၊
ngacara pawiwahan sakali poto ipun.
- ၂၀) မာရတ ပုစိန်ဆီ၊ မိဆီကွက်ဆီ ပုပုဆီ၊
- ၂၁) Sane lanteng simanggih sentana najeg utawi purasa,
- ၂၂) မာရတဆီ ပုစိန်ဆီ၊ မိဆီကွက်ဆီ ပုပုဆီ၊
- ၂၃) Sane lanteng simanggih sentana nyeburic utawi pralant.

ပတ္တမြား
 Palet 2
 ပုစိန်ဆီ
 Izak Nyapihan
 ပာလာမိ ၂၀၁၄
 Pawa 40

- ၂၄) ပုပုဆီကလေး ပိဆီကွက်ဆီ ပုပုဆီ၊ ကလေးပုစိန်ဆီ၊ မိဆီ ပပိဟာမာဆီ၊
- ၂၅) Pejabat desa bertindak sebagai pakraman, wening sawang nawasit tinal
ဆီကလေးပုစိန်ဆီ၊ မိဆီကွက်ဆီ၊ မာရတဆီ ပပိဟာမာမိ ပပိဟာမာဆီ၊
taman ya wizen small, nagei kama sane mangkane poto poto meah,
ဆီကလေးပုစိန်ဆီ၊ မိဆီကွက်ဆီ ပုပုဆီ၊
- ၂၆) nagei zaman sakalasan dake Nyapihan
မိဆီကလေးပုစိန်ဆီ၊ မိဆီကွက်ဆီ၊ မာရတဆီ ကလေးပုစိန်ဆီ၊
- ၂၇) an kama mangkut, an pakraman, desa bertindak sebagai pakraman
ဆီကလေးပုစိန်ဆီ၊ မိဆီကွက်ဆီ၊
- ၂၈) zaman sawang ing pamangin ya
မာရတဆီ ပုစိန်ဆီ၊ မိဆီကွက်ဆီ၊ မိဆီကလေးပုစိန်ဆီ၊
- ၂၉) kate ing pesisir pulih sawang sakali sawang sawang sawang sawang sawang
မာရတဆီ ပုစိန်ဆီ၊ မိဆီကွက်ဆီ၊ မိဆီကလေးပုစိန်ဆီ၊ မိဆီကွက်ဆီ၊ မိဆီကလေးပုစိန်ဆီ၊
kawan mangkane, Negeri, kama mangkut mangkut keri mangkut keri

tunggal sanggah, tunggal dadia, tunggal panti, tunggal paden; yang
 tunggal saking kulawarga prodhana; pradene taler tin wenten.
 wolu kengin meras sapa sira ugi manut paksaan sang meras, sikawastan
 pinih ribin taler paha kantsuhayang mangda sang kaperas mangama

Hindu,

- 1. Kengin ngawastan sapanunggal paperasan lintangan ring adri, lantang wadit
- 2. Istri, you sampun ngawastan silih paperasan sane paha.

Pula 4
 Indik Warisan
 Prosa 44

Papan...
 Papan...
 Papan...
 Papan...
 Papan...
 Papan...
 Papan...
 Papan...
 Papan...
 Papan...
 Papan...

၂၅၅) မံပလံ ကိစ္စိန္တိ ပကိမာရိ ဝဠုဝ မဟာဘာဏိ ပုဂ္ဂိုလ်
၂၅၆) Song pocang ngadikang warisan, mangla mastadok rizig pejuwu

မမူမူဝဲဗာဏ
SASTIAS SARGAH
မမူမူဝဲဗာဏ ပကိမာရိ
SUKERTA TATA PALEMAHAN
ပကိမာရိ
Palei
မိစ္စိန္တိ ပကိမာရိ ပမူမူဝဲဗာဏ
Indik Kanang, Tegel, lan Cilik
မဟာဘာဏိ ၂၅၅
PUSA 45

၂၅၇) ဣဝ ဂုဏေ မဟာ ကာဝိံ ဆာဂံ ဂုဏေ ပုဂ္ဂံဝိ ဆာဂံ ပဟဝဟန္တကပပုဂ္ဂိ
၂၅၈) Knessi desa sate ngamang krasang desa utawi krasig panyadran nangg, pany
ဣဝိမိစ္စိန္တိ ပကိမာရိ ပမူမူဝဲဗာဏ ပကိမာရိ ပမူမူဝဲဗာဏ ပကိမာရိ ပမူမူဝဲဗာဏ
ngawatin krasignya sowang-sowang amik pagrtan tene utawi tawik mangla
ပမူမူဝဲဗာဏ ပကိမာရိ

pakarimannya am.
၂၅၉) မဟာမ မဟာ ပမူမူဝဲဗာဏ ပကိမာရိ ပမူမူဝဲဗာဏ ပကိမာရိ ပမူမူဝဲဗာဏ
၂၆၀) Wadac utaw ang utawi magawratas jati krasig krasig nili sowang
ပမူမူဝဲဗာဏ ပကိမာရိ ပမူမူဝဲဗာဏ ပကိမာရိ ပမူမူဝဲဗာဏ ပကိမာရိ ပမူမူဝဲဗာဏ
sowang krasig sate magawrat ng ubawet, sate krasig magawrat krasig
ပမူမူဝဲဗာဏ ပကိမာရိ ပမူမူဝဲဗာဏ ပကိမာရိ ပမူမူဝဲဗာဏ ပကိမာရိ ပမူမူဝဲဗာဏ
၂၆၁) Pado krasig yang pagrtan tene imang ngikadit, sate tawik utaw panyadran
ပမူမူဝဲဗာဏ ပကိမာရိ ပမူမူဝဲဗာဏ ပကိမာရိ ပမူမူဝဲဗာဏ ပကိမာရိ ပမူမူဝဲဗာဏ
watin krasig ngawrat panyad utaw panyadran pal calang PPN (Pado
၂၆၂) ဣဝ မဟာမ မဟာ ပမူမူဝဲဗာဏ ပကိမာရိ ပမူမူဝဲဗာဏ ပကိမာရိ ပမူမူဝဲဗာဏ
Perwakilan Nasional, sakawatin krasig amik panyadran
ပမူမူဝဲဗာဏ ပကိမာရိ
pabraman

- 18. ប្រាក រូបផ្គុំផ្គុំ គាត់គិត ធាតុ គាត់ចូល រូប រូប រូប រូប រូប
- 19. Pada wenter karang kabelang, mangch kantsulayang wenter pancaharaya
ហុក ហ្មង ហ្មង
wan panca.

ហុក ហ្មង ហ្មង
Pawa 46

- 1៧. ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង
- 18. Ngalah-alah tegag, karang desa, tegag nyahan desa, ngah-arah kama
ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង
- 19. Ngalah-alah tegag kalyangin, wem len sakaton wakh wem manggab
ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង

1៧. ប្រាក រូបផ្គុំផ្គុំ គាត់គិត ធាតុ គាត់ចូល រូប រូប រូប រូប រូប
 Pada wenter karang kabelang, mangch kantsulayang wenter pancaharaya
 ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង
 ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង
 ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង
 ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង
 ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង
 ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង
 ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង ហ្មង

ပထမမြို့ရွာ
Part 2
လိမ္မော်သစ်ပင်များ
Indik Papatoman
မာ့ဟာမိုဝ်းဝါ
Tawoa 47

- ၁၇၇ ကပ်စွဲစွဲ မာ့ဟာမိုဝ်းဝါ အိမ်ထဲမှ ပုစွန်ပုပ် မာ့ဟာမိုဝ်းဝါ
- ၁၇၈ Ngein hambah papayoman uinakali tawoa tawoa, jaitul adepa agung agung
မာ့ဟာမိုဝ်းဝါ အိမ်ထဲမှ ပုစွန်ပုပ် မာ့ဟာမိုဝ်းဝါ အိမ်ထဲမှ ပုစွန်ပုပ်
ukay wata: papayoman uinakali tawoa tawoa sane jaitul agung wata.
ပုပ် မာ့ဟာမိုဝ်းဝါ
- ၁၇၉ wawag kaapigantong.
မာ့ဟာမိုဝ်းဝါ အိမ်ထဲမှ ပုစွန်ပုပ် မာ့ဟာမိုဝ်းဝါ
- ၁၈၀ Papayoman uinakali tawoa tawoa ka piaga, ukay hawotang
မာ့ဟာမိုဝ်းဝါ အိမ်ထဲမှ ပုစွန်ပုပ် မာ့ဟာမိုဝ်းဝါ အိမ်ထဲမှ ပုစွန်ပုပ်
papayoman uinakali tawoa tawoa ka piaga uinakali tawoa tawoa
မာ့ဟာမိုဝ်းဝါ အိမ်ထဲမှ ပုစွန်ပုပ် မာ့ဟာမိုဝ်းဝါ အိမ်ထဲမှ ပုစွန်ပုပ်
kambua, hih-hih ukay hawotang ana ngrebi tawoi tawoi wai
မာ့ဟာမိုဝ်းဝါ ပုပ်
- ၁၈၁ papayoman paska.
မာ့ဟာမိုဝ်းဝါ အိမ်ထဲမှ ပုစွန်ပုပ် မာ့ဟာမိုဝ်းဝါ
- ၁၈၂ Paska uinakali tawoa tawoa ka piaga, ukay hawotang, ukay hawotang
မာ့ဟာမိုဝ်းဝါ အိမ်ထဲမှ ပုစွန်ပုပ် မာ့ဟာမိုဝ်းဝါ အိမ်ထဲမှ ပုစွန်ပုပ်
kambua, hih-hih ukay hawotang ana ngrebi tawoi tawoi wai
မာ့ဟာမိုဝ်းဝါ ပုပ်
- ၁၈၃ papayoman paska.
မာ့ဟာမိုဝ်းဝါ အိမ်ထဲမှ ပုစွန်ပုပ် မာ့ဟာမိုဝ်းဝါ
- ၁၈၄ Paska uinakali tawoa tawoa ka piaga, ukay hawotang, ukay hawotang
မာ့ဟာမိုဝ်းဝါ အိမ်ထဲမှ ပုစွန်ပုပ် မာ့ဟာမိုဝ်းဝါ အိမ်ထဲမှ ပုစွန်ပုပ်
kambua, hih-hih ukay hawotang ana ngrebi tawoi tawoi wai
မာ့ဟာမိုဝ်းဝါ ပုပ်

၂၄) မဲပတုၣ်ခိၣ် မိၣ်မၤၣ် ဟံၣ်ကၤ နွၤကၤ မဟံၣ် ပျၢၣ်ကၤ မတုၣ်အၤကၤ မိၣ်ပုၣ်ပုၣ်
၂၅) Sang patit keni panidanda panyangskara saba praben manut pararem, marep
kibing wawangunan saba karubuhan, luwir :

၂၅) မဲၣ်ကၤ မိၣ်မၤၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ်
၂၆) Sang uruwang wil papayonan saba tinangah mayasah, prade puyakat
ပမိၣ်ခိၣ် တွဲၣ်ကၤ ဟံၣ်ကၤ မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ်
၂၇) ပုၣ်ခိၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ်
၂၈) မဲၣ်ကၤ မိၣ်မၤၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ်
၂၉) Sang notar, manggal utawi agrebah tara, na ngrubuhin wawangunan
ဟံၣ်ကၤ မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ်
krama toson.

၃၀) မဲၣ်ကၤ မိၣ်မၤၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ်
၃၁) Krama desa patit ngananggahang kawadlan unem tiwah saba agawizats
ကၤကၤ မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ်
၃၂) desa: san tar lantak saba kawastaha Bludaha, saba marupa Alaklatal
မိၣ်မၤၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ်
Ingkangsa Indro.

၃၃) မိၣ်မၤၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ်
၃၄) litali sangal krama saba pasing ngriban papayonan tirakadi pason tiwah
မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ်
၃၅) saba ngawizang doane tar tar lantak, panyangskara saba karubuhan saba
မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ် မဟံၣ်
Prasen dan parawasa.

បញ្ជីបទ
Palet 3
សិទ្ធិស្នាមប្រយោជន៍
Indik Wawangunan
សិទ្ធិស្នាមប្រយោជន៍
Pawos 48

- ១៣. សិទ្ធិស្នាមប្រយោជន៍ស្របបញ្ជី :
- ១០) Naikna ngawangun, sowang-sowang krato patut
 ២៣. សារប្រយោជន៍ បញ្ជីបទសិទ្ធិស្នាមប្រយោជន៍ សម្រាប់សិទ្ធិស្នាមប្រយោជន៍
- ១១) Minalok ring prajuru, pamakas mawap ring wawangunan sane mapawiyatan
 ២៤. មិនលើកលែង បញ្ជីបទសិទ្ធិស្នាមប្រយោជន៍
 minalok mawengis wates.
- ១២) Tunggul Asta Bumi mawal gagah Asta Kusti, sanabanya mawap ring
 ២៥. បញ្ជីបទសិទ្ធិស្នាមប្រយោជន៍
 pamasa ka puskala.
- ១៣) បញ្ជីបទសិទ្ធិស្នាមប្រយោជន៍ស្របបញ្ជីបទសិទ្ធិស្នាមប្រយោជន៍ស្របបញ្ជីបទសិទ្ធិស្នាមប្រយោជន៍
- ១៤) Ring wawangunan antos mawabun ka parga, bilih-bilih tembok ring mawaput
 ២៦. បញ្ជីបទសិទ្ធិស្នាមប្រយោជន៍ស្របបញ្ជីបទសិទ្ធិស្នាមប្រយោជន៍ស្របបញ្ជីបទសិទ្ធិស្នាមប្រយោជន៍
 wates, ranyingna kawana tu kanyu mapigaman taler lan wawan mabalan sane
 ២៧. បញ្ជីបទសិទ្ធិស្នាមប្រយោជន៍ស្របបញ្ជីបទសិទ្ធិស្នាមប្រយោជន៍ស្របបញ្ជីបទសិទ្ធិស្នាមប្រយោជន៍
 antos mawap, kanyu mawabun ring prajuru, sanabanya kapa tana tu wawan
 ២៨. បញ្ជីបទសិទ្ធិស្នាមប្រយោជន៍ស្របបញ្ជីបទសិទ្ធិស្នាមប្រយោជន៍ស្របបញ្ជីបទសិទ្ធិស្នាមប្រយោជន៍
 mawabun prajuru, sane mawabun wawangunan wawan kani, bilih-bilih
 ២៩. បញ្ជីបទសិទ្ធិស្នាមប្រយោជន៍ស្របបញ្ជីបទសិទ្ធិស្នាមប្រយោជន៍ស្របបញ្ជីបទសិទ្ធិស្នាមប្រយោជន៍
 prajuru, tu tembok mawap pata kanyu neli sane mawabun, sanabanya
 ៣០. បញ្ជីបទសិទ្ធិស្នាមប្រយោជន៍ស្របបញ្ជីបទសិទ្ធិស្នាមប្រយោជន៍ស្របបញ្ជីបទសិទ្ធិស្នាមប្រយោជន៍
 mawap kanyu mawap.

ပုဂ္ဂိုလ်

Part 4

လိင်္ဂဝေဠာဠာ

Indik Wawalungan

မာဟာမိဂါဝါ

Part 49

က မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ

(၅) Sohanat warga desa sane miara wawalungan : hawi, honteng lee sokosan patika
ဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ
mangla sayga nitenit negal unakali nglogor wawalunganya, mangla cente
ကုမ္ပဏီ မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ
ngrook karang utawi pabahan krama tiowan, lilih-lilih jawa ngroong
နိဂါဝါဝေဠာဠာ
ngrethin kalyangan.

(၆) မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ
Partik wawalan wawalungan maharhar utawi ngreth ne ngrook karang utawi
မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ
pabahan krama sekawan, ngrethin kalyan taler mester wester atuhak
မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ
saya ngroong, san wawalungan patika malik ngrook karang utawi pabahan
ဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ
krama sekawan, wawalungan patika kalyan kalyan, lee sayga ngroong wawal
ဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ
kalyan danis ngroong patika, lee sayga ngroong wawal, wawal
မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ
patika papasan kalyan, mester ngroong patika, mester ngroong
မာဟာမိဂါဝါဝေဠာဠာ

(၇) မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ
Partik wawalan wawalungan ngroong, san ngrook karang utawi
မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ မာဟာမိဂါဝါဝေဠာဠာ
kalyan, mester ngroong patika, mester ngroong patika

- ၁၅) လိင်္ဂိန္ဒြာဏ်ကိစ္စသတ္တုကောသလံ ပထကကန္တဝဂ္ဂမဂ္ဂဟမဇ္ဈိကာပမ္ပိ
- ၁၆) Indik agrangin pakubon utawi pakarang krama sewosan rikala sawung.
ဝပယုကိမ္ပံ သတ္တုကောသလံ ပထကကန္တဝဂ္ဂမဇ္ဈိကာပမ္ပိ
mawasi raris sang maderbe pakubon utawi pakarangin punika kaicalan.
သမ္ပုပ္ပကံ သန္တုမဂ္ဂမ္ပိ
kasuhang mamu pararem.
- ၁၇) လိင်္ဂိန္ဒြာဏ်ကိစ္စသတ္တုကောသလံ ပထကကန္တဝဂ္ဂမဂ္ဂဟမဇ္ဈိကာပမ္ပိ
- ၁၈) Indik agrangin pakubon utawi pakarang krama sewosan rikala sawung
ကုန္တုကောသလံသတ္တုကောသလံ ပထကကန္တဝဂ္ဂမဇ္ဈိကာပမ္ပိ
nastikas wewen pisara saw mabasi, mawadi mapanganá sawat kataron
မဂ္ဂဟမဇ္ဈိကာပမ္ပိ သန္တုမဂ္ဂမ္ပိ
saw lusan, kasuhang mamu pararem.

သမ္ပုပ္ပကံ
SAPTAMAS SANGAH
သမ္ပုပ္ပကံ
WICARA LAN PAMEDANIA
ပထကကန္တဝဂ္ဂ
Page 1
Indik Wicara
မဂ္ဂဟမဇ္ဈိကာပမ္ပိ
Page 32

- ၁၉) သမ္ပုပ္ပကံ သတ္တုကောသလံ ပထကကန္တဝဂ္ဂမဂ္ဂဟမဇ္ဈိကာပမ္ပိ
- ၂၀) Pada wicara sawung sawun sang sawunginik Lhas Fawizan sawkasta.
လိင်္ဂိန္ဒြာဏ်ကိစ္စသတ္တုကောသလံ ပထကကန္တဝဂ္ဂမဂ္ဂဟမဇ္ဈိကာပမ္ပိ
Kagga in pakubon utawi pakarangin sawat kataron sawat kataron
မဂ္ဂဟမဇ္ဈိကာပမ္ပိ သန္တုမဂ္ဂမ္ပိ
- ၂၁) Pada saw sawunginik saw sawunginik sawunginik sawunginik sawunginik
လိင်္ဂိန္ဒြာဏ်ကိစ္စသတ္တုကောသလံ ပထကကန္တဝဂ္ဂမဂ္ဂဟမဇ္ဈိကာပမ္ပိ
Mawadi Lhas Pakarangin sawat kataron.

- 177) ឯកសារគ្រឹះសារក ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
- 178) Sahana wicara sane mawit saking kacerahan sakalawit sawe aninggah
ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
- 179) mengasin daging awig-awig pasana miwah panemon desa-bajar pakraman
ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
- 180) pout digelis kahawosan obil pmlara, nenon nyamos pasadok malib
ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
- 181) Sajaba wicara sakali nng ajatg, pout nyamosin pasadok sang anwes lunas
ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
- 182) Puncpas mangla pasika nyaricang awig pout malangan Tin Paman, anggib
ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
- 183) panila: wala, lala, lala, tin panepas tin mawit nepel nng Catur Dasa.

ឯកសារ ឯកសារ
 Palet 2
 ឯកសារ ឯកសារ
 ឯកសារ ឯកសារ
 Palet 3

- 184) ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
- 185) Desa-bajar, wering nglacat cerakadler ng awig desa-bajar sawe aning
ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
- 186) Tattwa panindar, nngp-ny-nyg, lala-wawag obil panila
ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
- 187) Bawon panidada, 31/1/19
ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
- 188) ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
- 189) ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
- 190) ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
- 191) ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
- 192) ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ

- ၇) အာဝဏ္ဍိ
- ၈) အာဝဏ္ဍိ
- ၉) အာဝဏ္ဍိ
- ၁၀) အာဝဏ္ဍိ
- ၁၁) အာဝဏ္ဍိ
- ၁၂) အာဝဏ္ဍိ

- ၁၃) အာဝဏ္ဍိ
- ၁၄) အာဝဏ္ဍိ
- ၁၅) အာဝဏ္ဍိ
- ၁၆) အာဝဏ္ဍိ
- ၁၇) အာဝဏ္ဍိ
- ၁၈) အာဝဏ္ဍိ
- ၁၉) အာဝဏ္ဍိ
- ၂၀) အာဝဏ္ဍိ

အာဝဏ္ဍိ
Page 34

- ၂၁) အာဝဏ္ဍိ
- ၂၂) အာဝဏ္ဍိ
- ၂၃) အာဝဏ္ဍိ
- ၂၄) အာဝဏ္ဍိ
- ၂၅) အာဝဏ္ဍိ
- ၂၆) အာဝဏ္ဍိ
- ၂၇) အာဝဏ္ဍိ
- ၂၈) အာဝဏ္ဍိ
- ၂၉) အာဝဏ္ဍိ
- ၃၀) အာဝဏ္ဍိ

- 26) ប្រាជ្ញាបត្របង្កើតធិបតី បញ្ជា កាតាតា អាន គោរព ឧបាយកល
- 27) Prajuru patat mitekotang mangda barang-barang sane karampag yamih
 ធិបតីបង្កើតធិបតី បញ្ជា កាតាតា អាន គោរព ឧបាយកល
 digelis katebas masingket awuku, tur ring rahimane kaping 8 pacaog
 នាគរាត ប្រាជ្ញាបត្រ បង្កើត ធិបតី បញ្ជា កាតាតា អាន គោរព ឧបាយកល
 kalalang utawi koadot ring njeng krama desa pakraman.
- 28) ចាតុប្បត្តិ ឧបាយកល បញ្ជា អាន បញ្ជា ធិបតី បង្កើត ធិបតី
- 29) Tan kengie ngrampag saluwiring barang sane patat inggelang manut sasi
 ឧបាយកល បញ្ជា ធិបតី បង្កើត ធិបតី អាន គោរព ឧបាយកល
 agama, miwah mademang pangupa jiwaat sang karampag

បុរាណវិទ្យា
Pawot 55

- 171) ប្រាជ្ញាបត្រ បង្កើត ធិបតី បញ្ជា កាតាតា អាន គោរព ឧបាយកល
- 1) Pade sang pacaog karampag mitekotang panangit pangkajugan inucap manawati
 ឧបាយកល បង្កើត ធិបតី បញ្ជា កាតាតា អាន គោរព ឧបាយកល
 anggan an ngumalis leging awuk-awuk, stras inucap utwang kcepctang
 ឧបាយកល បង្កើត ធិបតី បញ្ជា កាតាតា អាន គោរព ឧបាយកល
- 2) Yau krama inucap mangkat pikel saluwiring panangit mangkat karam
 ឧបាយកល បង្កើត ធិបតី បញ្ជា កាតាតា អាន គោរព ឧបាយកល
 pecuman sampun kawatin perigel sakawatu mangkat pikel an watin
 ឧបាយកល បង្កើត ធិបតី បញ្ជា កាតាតា អាន គោរព ឧបាយកល
 panangit awuk, awuwatna krama inucap katebas mangkat mangkat incha na
 ឧបាយកល បង្កើត ធិបតី បញ្ជា កាតាតា អាន គោរព ឧបាយកល
 mangkatna lu sane inggelang karing apatin desa karing utawana kowaleng
 ឧបាយកល បង្កើត ធិបតី បញ្ជា កាតាតា អាន គោរព ឧបាយកល
- 3) ឧបាយកល បង្កើត ធិបតី បញ្ជា កាតាតា អាន គោរព ឧបាយកល
 Pangkajugan inucap ing watawata krama mangkat awuk kati
 ឧបាយកល បង្កើត ធិបតី បញ្ជា កាតាតា អាន គោរព ឧបាយកល
 mangkatna panangit

- အလှူငွေအားပေးပို့ရန်အတွက် အလှူငွေအားပေးပို့ရန်
- 179) *kaṅgaṅ mīṅgōṅṅ awip-awip pūṅka, pōcāṅ kāsūtā jērōṅṅ pāraṅm-*
 အလှူငွေအားပေးပို့/ပေးပို့ရန် အလှူငွေအားပေးပို့ရန်
- 180) *Sāhaṅṅ pāraṅm'pāraṅṅ rīṅ sōwāṅ-sōwāṅ ḅēṅṅ pākāṅm, ḅōṅṅ*
 အလှူငွေအားပေးပို့ရန် အလှူငွေအားပေးပို့ရန်
- 181) *kaṅdōṅṅ mīṅgōṅṅ awip-awip, pāraṅm'pāraṅṅ dōṅṅ pākāṅm*
 အလှူငွေအားပေးပို့ရန် အလှူငွေအားပေးပို့ရန်
- 182) *Pāraṅm'pāraṅṅ sōwāṅ-sōwāṅ ḅēṅṅ pākāṅm, pātāṅ kōwīṅṅ ṅṅ ḅāṅṅ*
 အလှူငွေ

အလှူငွေအားပေးပို့ရန်
 NAWAMAN SARGAM
 အလှူငွေ
 SAMAPTA
 အလှူငွေအားပေးပို့ရန်
 Page 34

- 179) အလှူငွေအားပေးပို့ရန် အလှူငွေအားပေးပို့ရန်
- 180) *Awip-awip pūṅka kaṅdōṅṅ Awip-awip Dōṅṅ pākāṅm Māṅṅṅ*
 အလှူငွေအားပေးပို့ရန် အလှူငွေအားပေးပို့ရန်
- 181) *Awip-awip pūṅka kaṅdōṅṅ ḅēṅṅ ḅāṅṅ ḅāṅṅ ḅāṅṅ ḅāṅṅ*

အလှူငွေအားပေးပို့ရန်
 Page 35

- 182) အလှူငွေအားပေးပို့ရန် အလှူငွေအားပေးပို့ရန်
- 183) *Awip-awip pūṅka kaṅdōṅṅ ḅēṅṅ ḅāṅṅ ḅāṅṅ ḅāṅṅ ḅāṅṅ*
 အလှူငွေအားပေးပို့ရန် အလှူငွေအားပေးပို့ရန်
- 184) *Awip-awip pūṅka kaṅdōṅṅ ḅēṅṅ ḅāṅṅ ḅāṅṅ ḅāṅṅ ḅāṅṅ*
 အလှူငွေအားပေးပို့ရန် အလှူငွေအားပေးပို့ရန်

ආරම්භය සඳහා පිටුපසට පිටුපසට පිටුපසට පිටුපසට
agawarang manul kawenanganya sowang-wiwang, nu kapikukub amuk
ආරම්භය සඳහා පිටුපසට පිටුපසට පිටුපසට පිටුපසට

Muridhaning Pamkukub : Bupati Tabanan

ආරම්භය සඳහා පිටුපසට පිටුපසට පිටුපසට පිටුපසට

Luwir para manggala sane nglinggatangem :

පාස : පුරුකුරුම පාස සඳහා


pratama : prajuru desa pakraman

ආරම්භය සඳහා පිටුපසට පිටුපසට
Badesa Adil Manikaya

ආරම්භය සඳහා පිටුපසට පිටුපසට
I Made Muliara

පිටුපසට පිටුපසට පිටුපසට පිටුපසට

qing kalih : prajuru desa dinas mika saka

ආරම්භය සඳහා පිටුපසට පිටුපසට
Perlewat Desa Manikaya

ආරම්භය සඳහා පිටුපසට පිටුපසට
I Wayan Sukawidana, ST

စာပိုဒ်း : ဝဏ်းစာပိုဒ်းသီဟိုဠ်

Capang tiga : kawikanin olih :

၁၉၉၅ ဝဏ်းစာပိုဒ်းသီဟိုဠ် ဝဏ်းစာပိုဒ်းသီဟိုဠ်

1. Ketua Majelis Ulama Desa Pakraman Kecamatan Selemadeg



၁၉၉၅ ဝဏ်းစာပိုဒ်းသီဟိုဠ်
2. Camat Selemadeg




1995 ဝဏ်းစာပိုဒ်းသီဟိုဠ်

စာပိုဒ်း : ဝဏ်းစာပိုဒ်းသီဟိုဠ်

Capang tiga : kawikanin olih :

၁၉၉၅ ဝဏ်းစာပိုဒ်းသီဟိုဠ် ဝဏ်းစာပိုဒ်းသီဟိုဠ်

1. Ketua Majelis Ulama Desa Pakraman Kabupaten Tabanan



1995 ဝဏ်းစာပိုဒ်းသီဟိုဠ်

၁၉၉၅ ဝဏ်းစာပိုဒ်းသီဟိုဠ် ဝဏ်းစာပိုဒ်းသီဟိုဠ်

2. Ketua Majelis Ulama Desa Pakraman Kabupaten Tabanan



၂၇၅ ဆိုသည့်အတွက် ဆိုင်ခွန်ပေးရမည့်အခါ
1. Kepala Kantor Kementerian Agama Kabupaten Tapanuli



၂၇၅ ဆိုင်ခွန်ပေးရမည့်အခါ
Nyoman Arya, S.Ag.M.Pd.H

စုံစမ်း ပစ်မှတ်

MURDDHANING PAMIKUKUH



စုံစမ်း ပစ်မှတ်
SI PUTU EKA WIRYASTUTI, S.Si

ပစ်မှတ်ပေးရမည့်အခါ
Meispratu dan wakil Meispratu

စုံစမ်း
Si Pratu
Meispratu dan wakil Meispratu
Reg. Nomor

SI PRATU ၂၀၁၆
REG. NOMOR ၂၀၁၆

၂၇၅ ဆိုင်ခွန်ပေးရမည့်အခါ
Kepala Kantor Kementerian Agama Kabupaten Tapanuli
Handwritten signature
1. Kepala Kantor Kementerian Agama Kabupaten Tapanuli

LEPHIAN II

ပြည်ထောင်စုအဖွဲ့အစည်းများ
PETA WARDANGAN DESA PAKRAMAN MANIKYANG

Desa Pakraman Kluanghi lan Desa Pakraman Karetup



- KEY LEGEND:
- JALAN
 - SUNGAI
 - BANGUNAN
 - BALAI MASYARAKAT
 - BALAI DESA
 - BALAI PAKRAMAN
 - PUSAKA
 - WILAYAH
 - BANGUNAN LAINNYA

ဥပဒေစာရင်း

LIPSIAN III

ပြည်ထောင်စုပညာရေးဝန်ထမ်းများ၏ ပညာရေးအောင်မြင်မှု

PRAWARTAKA PANTURATAN A WIG-AWIG DESA PAKRAMAN MANIKYANG

၁။ ပုသိမ်

၂။ ပုသိမ်

၃။ ပုသိမ်

၄။ ပုသိမ်

၁။ ပုသိမ် ပညာရေး ဝန်ထမ်း

၂။ I Wayan Sunarta

၃။

၄။

၂၀၁၅ ပုသိမ် ပညာရေး ဝန်ထမ်း

၁။ I Made Miliana

၂၀၁၅ ပုသိမ် ပညာရေး ဝန်ထမ်း

၂။ I Wayan Sukawidana, ST

၅။ ပုသိမ်

၆။ ပုသိမ်

၂၀၁၅ ပုသိမ် ပညာရေး ဝန်ထမ်း

၁။ I Kana Senna, S. Ag

၂၀၁၅ ပုသိမ် ပညာရေး ဝန်ထမ်း

၂။ I Wana Salama

၇။ ပုသိမ်

၈။ ပုသိမ်

၂၀၁၅ ပုသိမ် ပညာရေး ဝန်ထမ်း

၁။ I Wayan Wista

၂၀၁၅ ပုသိမ် ပညာရေး ဝန်ထမ်း

၂။ I Wayan Nuraika

၂၀၁၅ ပုသိမ် ပညာရေး ဝန်ထမ်း

၃။ I Wana Saska

၂၀၁၅ ပုသိမ် ပညာရေး ဝန်ထမ်း

၄။ I Wayan Neshi

၂၀၁၅ ပုသိမ် ပညာရေး ဝန်ထမ်း

၅။ I Wana Sunarta

- 1-1 1 Wayan Sularga
- 6 1 Wayan Sularga
- 1081 1 Nyoman Oka Adiana
- 7 1 Nyoman Oka Adiana

La. Widing Pawongan

- 1-1 1 Made Karma Denaya
- 1 1 Made Karma Denaya
- 1081 1 Wayan Suredika
- 7 1 Wayan Suredika
- 1081 1 Nyoman Subertha
- 3 1 Nyoman Subertha
- 10 1 Made Gangs
- 4 1 Made Gangs
- 1081 1 Made Anana
- 3 1 Made Anana
- 1081 1 Wayan Medana
- 6 1 Wayan Medana
- 1081 1 Made Anana
- 7 1 Made Anana

La. Widing Widadana

- 1-1 1 Made Suredika
- 1 1 Made Suredika
- 1081 1 Made Suredika
- 7 1 Made Suredika
- 1081 1 Made Suredika
- 7 1 Made Suredika
- 10 1 Made Suredika
- 4 1 Made Suredika

၂၀၂၁

- ၂၅၇ နေပြည်တော်
- ၂၅၈ ၂ ဘက်
- ၂၅၉ နေပြည်တော်
- ၂၆၀ ၂ ဘက်
- ၂၆၁ နေပြည်တော်
- ၂၆၂ ၂ ဘက်